

အစိမ်းရောင်ချေးငွေ လက်စွဲစာအုပ်

၂၀၂၂ ခုနှစ်



မြန်မာနိုင်ငံတွင်
စိမ်းလန်းသာယာသော
ပတ်ဝန်းကျင်အတွက်
ရေရှည်တည်တံ့ခိုင်မြဲသည့်
စီးပွားရေးလုပ်ငန်းများအဖြစ်သို့
ကူးပြောင်းပေးနိုင်မည့်စာအုပ်။

မာတိကာ

ကျေးဇူးတင်လွှာ (ဥပေမာရပ်)	၁
နိဒါန်း	၅
အခန်း ၁: ရည်ရွယ်ချက်	၇
အခန်း ၂: အစိမ်းရောင်ချေးငွေ (Green Loan) ဆိုသည်မှာ	၈
- အစိမ်းရောင်ချေးငွေ (Green Loan) အဓိပ္ပါယ်	၈
- အစိမ်းရောင်ချေးငွေ (Green Loan) ၏ အသွင်အပြင် လက္ခဏာများ	၉
- ရေရှည်တည်တံ့သော စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု အလေ့အထများ	၁၁
- သဘာဝပတ်ဝန်းကျင်အကျိုးပြုထုပ်ပိုးမှု (Eco-friendly Packaging) ဆိုင်ရာ ဖြေရှင်းချက် နည်းလမ်းများ (Capital)	၁၂
- စက်ဝန်းပုံဆောင်စီးပွားရေး (Circular Economy) သို့ အသွင်ကူးပြောင်းခြင်း	၁၃
အခန်း ၃: မြန်မာနိုင်ငံဘဏ်များအသင်းဝင်ဘဏ်များ အစိမ်းရောင်ချေးငွေ (Green- Loan) နှင့်ပတ်သတ်၍ ဆောင်ရွက်နေမှု အခြေအနေ	၁၄
- မြန်မာနိုင်ငံဘဏ်များအသင်း အသင်းဝင်ဘဏ်များ	၁၄
- ဘဏ်များမှ အစိမ်းရောင်ချေးငွေ (Green Loan) ဝန်ဆောင်မှု ပေးနေသည့် အခြေအနေ	၁၆

အခန်း ၄: လျှောက်ထားရာတွင် ဘဏ်များမှ သတ်မှတ်ထားသည့် လိုအပ်သည့် အချက်များ ၁၇

- CB BANK PCL ၁၇
- ဧရာဝတီဘဏ်လီမိတက် (AYA BANK) ၂၀
- YOMA BANK ရိုးမဘဏ်လီမိတက် (YOMA BANK) ၂၅
- မြန်မာနိုင်ငံသားများဘဏ်လီမိတက် (MCB BANK) ၃၁
- ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက် (A BANK) ၃၃
- အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေး ဘဏ်လီမိတက် (SMED BANK) ၃၅
- ယူအေဘီဘဏ်လီမိတက် (UAB BANK) ၃၇

အခန်း ၅: ချေးငွေထုတ်ပေးသင့်မသင့် အကဲဖြတ်နည်း (၅) ချက်- (5 Cs of Credit) ၄၀

- ငွေချေးသူ၏ အကျင့်စာရိတ္တ (Character) ၄၀
- ငွေချေးသူ၏ ချေးငွေကို ပြန်လည်ပေးဆပ်နိုင်သည့်စွမ်းရည် (Capacity) ၄၁
- ငွေချေးသူ၏ ငွေရင်း (Capital) ၄၁
- ငွေချေးသူ၏အခြေအနေများ (Conditions) ၄၂
- ငွေချေးသူက ဘဏ်သို့ပေးအပ်မည့် အာမခံပစ္စည်း (Collateral) ၄၂

အခန်း ၆: အစိမ်းရောင်ချေးငွေ (Green Loan) လျှောက်ထားရန်အတွက်လုပ်ငန်းစဉ် (၅) ခု ၄၄

- ချေးငွေလျှောက်ထားရန် ဆုံးဖြတ်ခြင်း ၄၄
- လျှောက်ထားရန်ပြင်ဆင်ခြင်း ၄၄
- မှန်ကန်သော ချေးငွေထုတ်ပေးသူဘဏ်ကို ရှာဖွေခြင်း ၄၅
- ချေးငွေလျှောက်ထားခြင်း ၄၆
- ချေးငွေရယူခြင်း ၄၇

နိဂုံး ၄၈

နောက်ဆက်တွဲများ ၅၄

- ဝေါဟာရ အဓိပ္ပါယ်ရှင်းလင်းချက်များ ၅၆
- လျှောက်ထားနိုင်သည့် ဘဏ်များ၏ ဆက်သွယ်ရန် လိပ်စာ၊အီးမေးလ် နှင့် ဖုန်းနံပါတ်များ

ကျေးဇူးတင်လွှာ (ဥပေျာဇဉ်)

စွန့်ပစ်ပစ္စည်းများအား သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ စနစ်တကျ ရေရှည်တည်တံ့မှုရှိစွာ စီမံခန့်ခွဲမှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည့် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ အတွက် လိုအပ်သည့် ငွေပင်ငွေရင်းကို ချေးငွေအဖြစ် ထောက်ပံ့နိုင်ရန် ရည်ရွယ်မတည်ထားသည့် အစီမံအစဉ်ချေးငွေ (“Green Loan”) အမျိုးအစားနှင့်ပတ်သက်၍ သိကောင်းစရာ အချက်အလက်များ၊ ချေးငွေ လျှောက်ထားရ ယူနိုင်သည့် ဘဏ်များ နှင့် ကြိုတင်ပြင်ဆင်ရန် လမ်းညွှန်ချက်များအား လွယ်လင့် တကူ ဖတ်ရှုလေ့လာနိုင်ကြစေရန် ရည်ရွယ်၍ “မြန်မာနိုင်ငံတွင် စိမ်းလန်းသာယာသော ဝန်းကျင်အတွက် ရေရှည်တည်တံ့ခိုင်မြဲသည့် စီးပွားရေးလုပ်ငန်းများ အဖြစ်သို့ ကူးပြောင်းပေး နိုင်မည့် အစီမံအစဉ်ချေးငွေ (“Green Loan”) လက်စွဲစာအုပ်” ကို ပြုစုထုတ်ဝေခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုဆိုင်ရာ အလေ့အကျင့်ကောင်းများ နှင့် အသိအမြင်များ မြှင့်တင်ရေး ဆောင်ရွက်မှုများမှ တစ်ဆင့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ကုန်ထုတ်လုပ်မှု နှင့် စားသုံးမှုပုံစံများ တိုးတက် ပေါ်ထွန်းလာရန် ရည်ရွယ်ချက်ဖြင့် ပူးပေါင်းဆောင်ရွက်မှုများ၊ လှုပ်ရှားမှုများကို ဥရောပသမဂ္ဂ၏ ငွေကြေး အထောက်အပံ့ဖြင့် ဆောင်ရွက်လျက်ရှိသည့် Prevent Plastics အဖွဲ့၏ အသိအမြင် မြှင့်တင်ရေး စီမံကိန်းတစ်ရပ်အဖြစ် Prevent Plastics နှင့် သက်ဆိုင်ရာ ပါဝင်ပတ်သက်သူများ အကြား ပူးပေါင်းအကောင်အထည်ဖော် ပြုစုခြင်း ဖြစ်ပါသည်။ အထူးအားဖြင့် လက်စွဲစာအုပ် ပြုစုနိုင်ရေးအတွက် Prevent Plastics နှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါသော မြန်မာနိုင်ငံ ဘဏ်များအသင်း (“Myanmar Banks Association”) နှင့် လိုအပ်သည့် အချက်အလက်များကို ပံ့ပိုးကူညီခဲ့ကြသော အသင်းဝင်ဘဏ်များဖြစ်ကြသည့် CB BANK PCL ၊ ဧရာဝတီ ဘဏ်လီမိတက် (AYA BANK) ၊ ရိုးမဘဏ်လီမိတက် (YOMA BANK) ၊ မြန်မာနိုင်ငံသားများ ဘဏ်လီမိတက် (MCB BANK)၊ ဧရာဝတီတောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်လီမိတက် (A BANK) ၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရေး ဘဏ်လီမိတက် (SME – DEVELOPMENT BANK) နှင့် ယူအေဘီဘဏ် လီမိတက် (UAB BANK) တို့အား လည်းကောင်း အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ထို့ပြင် အင်တိုက်အားတိုက် ပါဝင်ပြုစုအကောင်အထည် ဖော်ခဲ့ကြသော စာအုပ်ပြုစုရေး အဖွဲ့ဝင်များ နှင့် အခြား ကျေးဇူးတင်ထိုက်သူတစ်ဦးချင်းစီအား Prevent Plastics အဖွဲ့က ကျေးဇူးတင်ရှိကြောင်း မှတ်တမ်း တင် အပ်ပါသည်။

နိဒါန်း

ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော စီးပွားရေးအသွင်ကူးပြောင်းခြင်း ဖြစ်စဉ်တစ်ရပ်ကို ဖော်ဆောင်ရာတွင် သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို ကျားကန် ထောက်ပံ့ပေးနိုင်သည့် စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီများအား ငွေကြေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးများ ပံ့ပိုးပေးရန် လိုအပ်ပါသည်။

ငွေကြေးထောက်ပံ့ပေးမှု (ရန်ပုံငွေ) သည် ကုမ္ပဏီတစ်ခု၏ လုပ်ငန်း ဆောင်ရွက်မှုတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ချေးငွေ စသည့် ငွေကြေးထောက်ပံ့မှု ရှိမှသာ လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ၊ ထိရောက်စွာ လည်ပတ်နိုင်ရန်အတွက် အထောက်အကူပြုမည် ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပြုရန် ဆုံးဖြတ်ချက် ချမှတ်ခြင်းပြုသည့် အဆင့်မှ လက်တွေ့ အကောင်အထည်ဖော် ရင်းနှီးမြှုပ်နှံသည့် အဆင့်သို့ ကူးပြောင်းတက်လှမ်း နိုင်ရန်အတွက် ကောင်းစွာ အထောက်အပံ့ပြုနိုင်မည် ဖြစ်ပါသည်။ **အစိမ်းရောင်ချေးငွေ (Green Loan) များ မတည်ပံ့ပိုးခြင်း၊ ထုတ်ချေးရခြင်း** ၏ ရည်ရွယ်ချက်မှာ အထက်ဖော်ပြပါ စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီများ၏ ထုတ်လုပ်မှု၊ ထုပ်ပိုးမှု၊ ဖြန့်ဖြူးမှု နှင့် စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုကဏ္ဍများတွင် ရေရှည်တည်တံ့သော အဆင့်မြှင့်တင်မှုများနှင့် ပြန်လည်မွမ်းမံမှုများ ပြုလုပ် ဖန်တီးပေးနိုင်သည့် အငယ်စား၊ အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) နှင့် အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) တို့အား ငွေရေးကြေးရေးအရ ကူညီထောက်ပံ့မှု ပြုနိုင်ရန် ဖြစ်ပါသည်။ ထိုသို့သော နယ်ပယ်များတွင် ငွေကြေးရင်းနှီးမြှုပ်နှံမှုပမာဏကို မြှင့်တင်ထည့်ဝင်ခြင်း ဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများ ရရှိပြီး ထုတ်လုပ်မှု နှင့် သုံးစွဲမှု/စားသုံးမှု အလေ့အထ တို့တွင် တိုးတက်မှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ ယင်းမှတစ်ဆင့် စက်ဝန်းပုံဆောင် စီးပွားရေးစနစ် (Circular Economy System) တစ်ရပ်အဖြစ်သို့ အသွင်ကူးပြောင်းမှုပြုနိုင်မည် ဖြစ်ပါသည်။ ဥပမာ - ဘဏ္ဍာရေးဆိုင်ရာ ပိုင်ဆိုင်မှုများ (ငွေပင်ငွေရင်း ဓနဥစ္စာ တိုးတက်ထည့်ဝင်နိုင်မှု)

ပိုမိုတိုးပွားလာသည်နှင့် အမျှ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ် ပိုမိုအရှိန်အဟုန်မြင့်တက်လာစေရန် လွှမ်းမိုးတွန်းအား ပေးနိုင်ပြီး ဆက်လက်တိုးပွားလာစေရန်လည်း လှုံ့ဆော်တိုက်တွန်းမှု ပြုပါသည်။ ထို့ပြင် ထိရောက်သော စွမ်းအင်အသုံးချမှုများ (ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ နည်းပညာ၊ သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှု နည်းပါးသည့် သန့်ရှင်းရေးနည်းပညာ၊ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု နှင့် သန့်ရှင်းသောရေ ဆိုင်ရာ ပြုပြင်ပြောင်းလဲ ခြင်းတို့အား ကိုင်တွယ်ဖြေရှင်းနိုင်သည့် နည်းလမ်းများ စသည်တို့အပြင် လမ်းပန်းဆက်သွယ်ရေး နှင့် အခြေခံ အဆောက်အအုံကဏ္ဍများ) တွင် ရင်းနှီးမြှုပ်နှံလာကြစေရန် တွန်းအားနှင့် ဆွဲဆောင်အားများ ဖြစ်ပေါ်စေသည်။ ဤ ချဉ်းကပ်မှုများကို အသုံးပြု၍ ဘဏ္ဍာရေးဆိုင်ရာ ငွေပင်ငွေရင်း ရရှိမှုများ၊ ချေးငွေဆိုင်ရာ ခြေရာခံ နိုင်မှု (ငွေကြေးစီးဆင်းမှုအား နားလည်သဘောပေါက်ခြင်း) နှင့် လုပ်ငန်းများနှင့် ဆက်စပ်သည့် လူမှု အသိုက်အဝန်းအပေါ် မည်သို့သော ကောင်းမွန်သည့် အကျိုးသက်ရောက်မှု ရှိနိုင်မည် စသည်တို့ကို တိုင်းတာ နိုင်ပါသည်။ သို့ရာတွင် တည်ဆဲမူဝါဒများနှင့် ဥပဒေမူဘောင်များကို ပြုပြင်ပြောင်းလဲနိုင်ရန် ညှိနှိုင်း ဆောင်ရွက်ရာတွင် လည်းကောင်း၊ သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှု နည်းသည့် အစိမ်းရောင်ဘဏ္ဍာရေး လုပ်ငန်း ဆက်သွယ်ဆောင်ရွက်မှု၊ လွှဲပြောင်းပေးချေမှုကိစ္စများ (Transactions of Green Finance) အား ဆောင်ရွက်ခြင်းပြုနိုင်ရန်အတွက် လည်းကောင်း စသည့် လုပ်ငန်းစဉ်များကို အကောင် အထည်ဖော် ဆောင်ရွက်ရာတွင်မူ ပတ်သက်ဆက်နွှယ်ရာ လုပ်ငန်းရှင်အသိုက်အဝန်းကို ဖိတ်ခေါ်ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှသာလျှင် လုပ်ငန်းစဉ်များ အထမြောက်အောင်မြင်နိုင်မည် ဖြစ်ပါသည်။ ပတ်သက်ဆက်နွှယ်ရာ လုပ်ငန်းရှင်အသိုက်အဝန်း ဆိုသည်မှာ အထက်ပါလုပ်ငန်းစဉ်များ ပြီးမြောက် အောင်မြင်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုတို့အကြား တိုက်ရိုက်အချိုးကျ ဆက်နွှယ်မှုကို ကောင်းစွာ နားလည် အသိအမှတ်ပြုပြီး ဘဏ္ဍာရေးစနစ်အပေါ် တိုက်ရိုက်အကျိုး သက်ရောက် စေသည့် လုပ်ငန်းရှင်များအစုအဝေးကို ဆိုလိုခြင်း ဖြစ်ပါသည်။

အခန်း ၁: ရည်ရွယ်ချက်

အစိမ်းရောင် ချေးငွေ (Green Loan) သည် နိုင်ငံရှိ လူသားအားလုံးတို့အတွက် ပိုမို သန့်ရှင်းသော၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု နည်းစေသော၊ ပိုမိုကောင်းမွန်သော အခြေအနေများ ရရှိနိုင် ရန် ပံ့ပိုး အထောက်အကူပြုသည့် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (MSMEs & SMEs) တို့ကို ပံ့ပိုးကူညီပေးသည့် ချေးငွေအရင်းအနှီး ငွေပင်ငွေရင်း မတည်ပံ့ပိုးမှု ရန်ပုံငွေ အစီအမံတစ်ရပ် ဖြစ် ပါသည်။ ယင်းလုပ်ငန်းတို့၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တိုးချဲ့မှုများပြုလုပ်ရာတွင် အထောက်အကူပြု ပေးနိုင်ရန်အတွက် ဖြစ်ပြီး ယင်းတို့အား ငွေကြေးထောက်ပံ့မှုပေးခြင်းကို အားဖြည့်ကူညီပေးရန်နှင့် မြန်မာနိုင်ငံတွင် သဘာဝပတ် ဝန်းကျင်အား ထိခိုက်မှုနည်းပါးသည့် စီးပွားရေး (Green Business) ပုံစံသို့ အသွင်ကူးပြောင်းနိုင် ရန်အတွက် ရည်ရွယ် အကောင်အထည်ဖော်ခြင်း ဖြစ်ပါ သည်။ ဤနည်းဖြင့် MSMEs နှင့် SMEs လုပ်ငန်းများသည် ရေရှည်တည်တံ့သော ထုတ်လုပ်မှု အလေ့အကျင့်များတွင် ပိုမိုပါဝင် ပတ်သတ်မှုရှိသော **အစိမ်းရောင်ချေးငွေ (Green Loan)** ရရှိသုံးစွဲလာနိုင်မှုများ ပိုမိုတိုးတက်ကောင်းမွန် လာမည် ဖြစ်၍ မြန်မာနိုင်ငံရှိ ဘဏ်များအနေ ဖြင့်လည်း MSMEs နှင့် SMEs များအတွက် Green Loan နှင့် ပတ်သက်သည့် ရှိနှင့်ပြီးအချက် အလက်များနှင့် ထပ်မံလို အပ်သည့် ဆီလျော်ရာ သတင်းအချက်အလက်သစ် များကို စုဆောင်း ရရှိနိုင်မည် ဖြစ်ပါသည်။



အခန်း ၂: အစိမ်းရောင်ချေးငွေ (Green Loan) ဆိုသည်မှာ

အစိမ်းရောင်ချေးငွေ (GreenLoan) ၏ အဓိပ္ပာယ်

မြန်မာနိုင်ငံရှိ သဘာဝပတ်ဝန်းကျင်ကို
ရေရှည်တည်တံ့ပြီး ဟန်ချက်ညီစွာ
အကျိုးပြုမည့် စီးပွားရေးများကို
ဖော်ဆောင်လုပ်ကိုင် လိုသော
လုပ်ငန်းရှင်များ အတွက် ငွေကြေးဆိုင်ရာ
အကျိုးပြု ထောက်ပံ့ပေးနေသော ချေးငွေ
အမျိုးအစားတစ်ရပ် ဖြစ်ပါသည်။ သတ်မှတ်
ထားသည့် ဘဏ်များမှ ယင်းချေးငွေကို
စက်ရုံ၊ အလုပ်ရုံ၊ ဝန်ဆောင်မှု လုပ်ငန်းရှင်
များအား ထုတ်ချေး ပေးလျက် ရှိပါသည်။

ချေးငွေလုပ်ငန်းဆောင်တာများကို
ဆောင်ရွက်နိုင်ရန် အတွက် ရန်ပုံငွေ
စီမံကိန်းများကို သီးသန့်မတည် ထားရှိပြီး
ကုမ္ပဏီများ၊ ဒေသန္တရ အာဏာပိုင်များ
(ဌာနဆိုင်ရာများ)၊ အငယ်စား၊ အသေးစားနှင့်
အလတ်စား စီးပွားရေးလုပ်ငန်းများနှင့်
အခြားအဖွဲ့အစည်းများအား ငွေကြေးထောက်ပံ့
ပေးခြင်း၊ ပံ့ပိုးကူညီပေးခြင်းနှင့် အားပေး
ထောက်ခံမှုပြုခြင်း တို့ကို ဆောင်ရွက်ရန်
ရည်ရွယ်ပါသည်။

GREEN LOAN



အစိမ်းရောင်ချေးငွေ (Green Loan) ၏ အသွင်အပြင်လက္ခဏာများ

- ရရှိလာသော အမြတ်အစွန်း/ အကျိုးအမြတ်များကို သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှုနည်းသည့် အစိမ်းရောင်စီမံကိန်း (Green Projects) များအတွက် သာ သီးသန့်ခွဲဝေပေးပါသည်။
- အကျိုးအမြတ်များကို ယုံကြည် စိတ်ချ ရသော နည်းဖြင့် ခြေရာခံ၍ တာဝန်ယူ စီမံခန့်ခွဲသည်။
- ငွေကြေးထောက်ပံ့ပေး ပြီးနောက် အစီရင်ခံတင်ပြမှု ပြုလုပ်ခြင်းဖြင့် ပွင့်လင်းမြင်သာမှုအား ဖြစ်ပေါ် စေပါသည်။
- ဘဏ်၏တာဝန်ရှိသော ချေးငှားသူ (Lender) သည် ငွေချေးယူသူ (Borrower) အား စောင့်ကြည့်ခြင်းနှင့် အကဲဖြတ်ခြင်းများ ပြုလုပ်ရန် လိုအပ်ပါသည်။

မျက်မှောက်ခေတ်တွင် ရေရှည်တည်တံ့သော စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် သက်ဆိုင်သော **အစိမ်းရောင်ချေးငွေ (Green Loan)** နှင့် အရင်းအမြစ် အကျိုးထိရောက်မှုတို့အား ရရှိသုံးစွဲလာနိုင်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုနည်းသည့် စီးပွားရေး (Green Business/Economy) ပေါ်ထွန်းလာရန် တွန်းအားတစ်ရပ် ဖြစ်လာသည်။ ရေရှည်တည်တံ့သော စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုကို ကျင့်သုံးခြင်းဖြင့် ကုမ္ပဏီ (သို့) စက်ရုံ၊ အလုပ်ရုံများအနေဖြင့် ရေရှည်တည်တံ့ပြီး ဟန်ချက်ညီသောစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်စဉ်ကို အကျိုးပြုရန် ကတိကဝတ်ပြုကြောင်းကို ပတ်သက်ဆက်နွှယ်သူအားလုံး သိရှိရန် ထုတ်ဖော်ပြသ နိုင်ပြီး သဘာဝပတ်ဝန်းကျင်၊ လူမှုရေး နှင့် အုပ်ချုပ်ရေး စသည့် အလေးပေးကိစ္စရပ်များအပေါ်တွင် လည်း အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများ ရှိလာမည် ဖြစ်သည့်အတွက် ရေရှည်တည်တံ့သော စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုသည် မျက်မှောက်ခေတ်တွက် အရေးပါလာခဲ့ပါသည်။ ထို့အပြင် ဤသို့ ရင်းနှီး မြှုပ်နှံမှုခြင်းသည် သက်ဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၏ မျှော်မှန်းချက်နှင့် ကိုက်ညီမှုရှိပြီး ရလဒ် ကောင်းများ ရရှိနိုင်ကြောင်းကိုလည်း ကောင်းစွာ အလေးပေး ထုတ်ဖော်ပြသနိုင်မည်ဖြစ်သည်။

သို့သော် စက်ရုံ၊ အလုပ်ရုံများသည် ရေရှည်တည်တံ့သော စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု အလေ့အကျင့်များ ချမှတ်ရန်၊ ပလတ်စတစ်အမှိုက်များ စွန့်ပစ်ခြင်းကိုလျှော့ချရန်၊ မီးရှို့ခြင်းများ၊ တရားမဝင်

အန္တရာယ်ရှိသော စွန့်ပစ်အမှိုက်များ စွန့်ပစ်ခြင်းနှင့် စွန့်ပစ်အမှိုက်များမှ အရင်းအမြစ်များသို့ ပြောင်းလဲခြင်းစသည့်တို့အပေါ် အသိပညာပေးခြင်းများ လုပ်ဆောင်ရန်လိုအပ်ပြီး လုပ်ငန်း လည်ပတ်နေသည့် ဧရိယာအတွင်း/အပြင် တို့တွင် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ လမ်းညွှန်ချက် များကို လိုက်နာကြရမည်ဖြစ်သည်။

3R ဟုခေါ်သော (လျှော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ ပြန်ထွင်အသုံးပြုခြင်း) နည်းစနစ်တို့ကို စွန့်ပစ် အမှိုက်များ စီမံခန့်ခွဲရာတွင် ကျင့်သုံးဆောင်ရွက်ခြင်းဖြင့် အသေးစား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) များနှင့် ကုမ္ပဏီအဖွဲ့အစည်းများသည် သဘာဝပတ်ဝန်းကျင်ကို အထောက်အကူပြုနိုင်သည့်အပြင် ကုန်ကျစရိတ်များ လျှော့ချနိုင်မည် ဖြစ်သည်။ ထို့ပြင် စွန့်ပစ်ပစ္စည်းများကို ပြင်ထွင်/ပြန်လည်အသုံးပြုနိုင် သော အသုံးအဆောင်ပစ္စည်းများအဖြစ်သို့ ပြောင်းလဲခြင်းဖြင့် ပြန်လည်သုံးစွဲနိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ 3Rs ကို လိုက်နာကျင့်သုံးနေသော စက်ရုံ/အလုပ်ရုံ၊ လုပ်ငန်းရှင်များ အနေဖြင့် အစိမ်းရောင်ချေးငွေကို လျှောက် ထားရယူခြင်းဖြင့် လုပ်ငန်းများ လွယ်လင့်တကူ ကောင်းမွန်စွာ ဆက်လက်လည်ပတ်နိုင်ရေးအတွက် အထောက်အကူများစွာ ရရှိနိုင်မည် ဖြစ်ပါသည်။

သဘာဝပတ်ဝန်းကျင် အကျိုးပြု ထုပ်ပိုးမှု (Eco-friendly Packaging) ဆိုင်ရာဖြေရှင်းချက် နည်းလမ်းများ

လက်ရှိကျင့်သုံးနေသည့် ထုတ်ကုန် ထုတ်လုပ်၊ သုံးစွဲ၊ စွန့်ပစ် နည်းလမ်းများတွင် ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော စီးပွားရေးပုံစံကို ထည့်သွင်းစဉ်းစား အလေးပေးနိုင်မှသာ စားသုံးသူနှင့် ထုတ်လုပ်သူများအဖို့ ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းနိုင်မည် ဖြစ်ပါသည်။ ရေရှည်ထုတ်လုပ် စားသုံးနိုင်ရန် အတွက် ထုပ်ပိုးမှုပုံစံ၊ စားသုံးမှုပုံစံများကို ပြောင်းလဲရန် လိုအပ်ပါသည်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင် အကျိုးပြုသည့် ထုပ်ပိုးမှုပုံစံများကို ပြောင်းလဲ ကျင့်သုံးလိုကြသည့် လုပ်ငန်းရှင်များ၊ လုပ်ငန်းများအတွက် အစိမ်းရောင်ချေးငွေသည် ကောင်းစွာအထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါသည်။ ရေရှည်ခံအောင် ပြုလုပ်သည့် ထုပ်ပိုးမှုပုံစံသည် သဘာဝပတ်ဝန်းကျင်နှင့် လူ့အသိုက်အဝန်း၏ ကျန်းမာရေးကို ထိခိုက်စေ သော အဓိကထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်ရပ် ဖြစ်စေကာမူ ၎င်းအား ပိုမိုရေရှည်တည်တံ့၍ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုနည်းပါးသည့် ထုပ်ပိုးမှု (Eco-friendly Packaging) ပုံစံ တစ်ခု အဖြစ် ပြုပြင် ပြောင်းလဲမှု ပြုနိုင်ပါသည်။

ကုန်ပစ္စည်းများ ထုပ်ပိုးမှုလုပ်ငန်းစဉ် နှင့် ထုပ်ပိုးမှုလုပ်ငန်းစဉ် အဆင့်ဆင့်မှ ထွက်ပေါ်လာသည့် စွန့်ပစ်အမှိုက်များသည် ရာသီဥတုပြောင်းလဲလာခြင်းဖြစ်စဉ်တွင် အဓိကသက်ရောက်မှုရှိသည့် အခြင်းအရာ အဖြစ် စားသုံးသူ အများအပြားက သိရှိနားလည်သဘောပေါက်ကြသည်။ ထို့ကြောင့် စားသုံးသူတို့သည် ပြန်လည်အသုံးပြုနိုင်သောပစ္စည်းများ၊ Eco-friendly ဖြစ်သည့် ထုပ်ပိုးမှုများ နှင့် ရေရှည်တည်တံ့သော အသုံးပြုပြီး အသုံးအဆောင်ပစ္စည်းများကို စတင် သတိထား၊ တောင်းဆိုမှုပြုလာကြပါသည်။ ထို့ကြောင့် လုပ်ငန်းရှင်များအနေဖြင့် ထုပ်ပိုးခြင်းနှင့် ထုပ်ပိုးခြင်းဆိုင်ရာ နည်းစနစ်များအား ပြန်လည်ပြောင်းလဲပြင်ဆင် မြှင့်တင်ခြင်းဖြင့် စားသုံး/ သုံးစွဲသူများကို ဆွဲဆောင်နိုင်ခြင်း၊ ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ် ထိန်းသိမ်းမှုဆိုင်ရာ စားသုံးသူ အသိပညာမြှင့်တင်မှုများ တိုးတက်လာစေရန် ဆွဲဆောင်မှုပြုလုပ် နိုင်ခြင်း၊ ရေအရင်းအမြစ် အသုံးပြုမှု နှင့် စွမ်းအင်သုံးစွဲမှုဆိုင်ရာ မူဝါဒများ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ စွန့်ထုတ်မှုများကို လျှော့ချလာနိုင်ပြီး ဖို့မြေအမှိုက်ပုံများသို့ ပို့ဆောင်

သည့် စွန့်ပစ်အမှိုက်ထွက်ရှိမှု ပမာဏ ကိုလည်း လျော့ချနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။

စက်ဝန်းပုံဆောင်စီးပွားရေး (Circular Economy) သို့

အသွင်ကူးပြောင်းခြင်း

ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ရာသီဥတုပြောင်းလဲလာမှုကို ဟန့်တားရန်၊ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန့်ချက် ညီသော စီးပွားရေး နှင့် စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှု မူဘောင်နည်းစနစ်များကို လေ့ကျင့်ပေးနိုင်ရန်အတွက် စက်ဝန်းပုံဆောင် စီးပွားရေးစနစ်ကို အားပေးကျင့်သုံးကြပါသည်။ စက်ဝန်းပုံဆောင်စီးပွားရေးပုံစံကို ချမှတ် အကောင်အထည်ဖော်ကျင့်သုံးခြင်းနှင့် ရေရှည်တည်တံ့သော စွန့်ပစ်အမှိုက်စီမံခန့်ခွဲခြင်း ဆောင်ရွက်ရန် လူသိရှင်ကြား ကတိကဝတ်ပြု ထုတ်ဖော်ပြောကြားခြင်းသည် စီးပွားရေး အဆောက်အဦး၊ လူ့အဖွဲ့အစည်း နှင့် သဘာဝ ပတ်ဝန်းကျင်အတွက် အခွင့်အလမ်းများနှင့် အကျိုးကျေးဇူးများကို ဖန်တီးပေးနိုင်ပါသည်။

ထို့ပြင် စက်ဝန်းပုံဆောင် စီးပွားရေးစနစ်တစ်ခု ဖြစ်ထွန်းလာရန် ဦးတည်ဖော်ဆောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်နေသည့် ဖိအားများကို လျော့ချနိုင်ခြင်း၊ ကုန်ကြမ်းဖြည့်တင်းပေးမှုဆိုင်ရာ လုံခြုံမှု (ကုန်ကြမ်းဖူလုံမှု) ကို တိုးတက်စေခြင်း၊ အကျိုးရှိသည့် စီးပွားရေးယှဉ်ပြိုင်မှုများ များပြားလာစေခြင်း၊ ဆန်းသစ်တီထွင်မှုကို လှုံ့ဆော်ပေးနိုင်ခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်းနှင့် အခြား သောအခွင့်အလမ်းများ ရရှိခြင်း ကဲ့သို့သော အကျိုးကျေးဇူးများကို ရရှိလာနိုင်မည်ဖြစ်သည်။

အလုပ်အကိုင်နှင့် ဆန်းသစ်တီထွင်ခြင်းများကို မြှင့်တင်ဆောင်ရွက် နေစဉ်ကာလအတွင်း ကုန်ကြမ်း လိုအပ်ချက် သိသာစွာ လျော့ကျသွားမည် ဖြစ်သဖြင့် အရင်းအမြစ်စီမံခန့်ခွဲရာ တွင်လည်း ပိုမိုထိရောက်မှု ရှိလာမည်ဖြစ်သည်။ ရလဒ်အားဖြင့် နှစ်စဉ် ကုန်ကြမ်းရင်းမြစ် ကုန်ကျစရိတ်များကို ပြန်လည်ရရှိနိုင်မည် ဖြစ်သည်။ ဤနည်းဖြင့် ထုတ်လုပ်သူများသည် ရေရှည်တွင် ငွေကုန်ကြေးကျ သက်သာစေ၍ လူနေမှုဘဝ အရည်အသွေးကို မြှင့်တင်ပေးနိုင်

သော ဆန်းသစ်၍ တာရှည်ခံသည့် ထုတ်ကုန်များကို သုံးစွဲသူများအတွက် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် စက်ဝန်းပုံဆောင် စီးပွားရေးပုံစံသို့ အသွင်ကူး ပြောင်းခြင်း နှင့် ယင်းပုံစံအား စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီများတွင် ကျင့်သုံးလာကြခြင်းဖြင့် အရင်းအမြစ်များကို အလေအလွင့်နည်းပါးစေခြင်း၊ ပိုမိုလုံခြုံစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိပြီး စားသုံးသူများအား ပိုမိုအကျိုးရှိ ကောင်းမွန်သည့် ဝယ်ယူစားသုံးမှုအတွေ့အကြုံများ ပေးစွမ်းနိုင်မည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားတို့၏ ဝင်ငွေ တိုးတက်လာစေရန် အတွက် နိုင်ငံတော် အစိုးရ နှင့် မြန်မာနိုင်ငံဘဏ်များ အသင်းသည် MSMEs နှင့် SMEs လုပ်ငန်းများ ကျင့်သုံးရမည့် စက်ဝန်းပုံဆောင် စီးပွားရေးလမ်းညွှန်ချက်များကို ချမှတ်ပြဋ္ဌာန်းပေးခြင်းဖြင့် ယင်းလုပ်ငန်း များ၏ ထုတ်လုပ်ရေးနှင့် ဝန်ဆောင်မှုတို့ကို ပံ့ပိုးပေးကြရန် အထူးလိုအပ်ပါသည်။

အစိမ်းရောင်ချေးငွေ (Green Loan) သည် သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှု ပိုမိုနည်း စေသော၊ ပိုမိုသန့်ရှင်း၍ ပိုမိုကောင်းမွန်သော ကုန်ထုတ်လုပ်မှု/ဝန်ဆောင်မှု နှင့် စားသုံးမှု/သုံးစွဲမှု တို့ကို ဆောင်ကြဉ်း ပေးနိုင်သည် ဖြစ်ရာ စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီများမှ ဤစနစ်အား စတင်ကူးပြောင်း ကျင့်သုံးလာနိုင်ရေးအတွက် အစိမ်းရောင်ချေးငွေ ပံ့ပိုးပေး ခြင်းဖြင့် ဆွဲဆောင် ကူညီပံ့ပိုးမှု ပြုပေးနိုင်မည်ဖြစ်ပါသည်။

အခန်း ၃: မြန်မာနိုင်ငံဘဏ်များ အသင်းဝင်ဘဏ်များ၏ အစီမ်းရောင် ချေးငွေ (Green Loan) နှင့် ပတ်သက်၍ ဆောင်ရွက် နေမှု အခြေအနေ

မြန်မာနိုင်ငံဘဏ်များအသင်း၊ အသင်းဝင်ဘဏ်များ

- | | |
|--|--|
| ၁. ကမ္ဘောဇဘဏ်လီမိတက်
(KBZ BANK) | ၈. မြန်မာနိုင်ငံသားများဘဏ်လီမိတက်
(MCB BANK) |
| ၂. CB BANK PCL | ၉. မြန်မာအရှေ့တိုင်းဘဏ်လီမိတက်
(MOB BANK) |
| ၃. ဧရာဝတီဘဏ်လီမိတက်
(AYA BANK) | ၁၀. မြဝတီဘဏ်လီမိတက်
(MWD BANK) |
| ၄. ယူအေဘီဘဏ်လီမိတက်
(UAB BANK) | ၁၁. အင်းဝဘဏ်လီမိတက်
(INNWA BANK) |
| ၅. အာရှစိမ်းလန်းဖွံ့ဖြိုးရေး
ဘဏ်လီမိတက်
(AGD BANK) | ၁၂. ရန်ကုန်မြို့တော်ဘဏ်လီမိတက်
(YANGON CITY BANK) |
| ၆. ရိုးမဘဏ်လီမိတက်
(YOMA BANK) | ၁၃. ရတနာပုံဘဏ်လီမိတက်
(YADANABON BANK) |
| ၇. မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်
(MAB BANK) | ၁၄. နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်
(NDB BANK) |

- | | |
|---|---|
| ၁၅. ရွှေကျေးလက်နှင့်
မြို့ပြဖွံ့ဖြိုးရေးဘဏ်လီမိတက်
(SHWE BANK) | ၂၄. အသေးစားနှင့်အလတ်စားလုပ်ငန်း
များ ဖွံ့ဖြိုးရေး ဘဏ်လီမိတက်
(SMED BANK) |
| ၁၆. ဧရာဝတီတောင်သူလယ်သမားများ
ဖွံ့ဖြိုးရေးဘဏ်လီမိတက်
(A BANK) | ၂၅. ကမ္ဘာ့ရတနာဘဏ်လီမိတက်
(GTB BANK) |
| ၁၇. ဂုဏ်ထူးဆောင်တောင်သူလယ်သမားများ
ဖွံ့ဖြိုးရေးဘဏ်လီမိတက်
(G BANK) | ၂၆. မြန်မာမက်ထရိုဘဏ်လီမိတက်
(MM BANK) |
| ၁၈. မြန်မာ့ခရီးသွားဘဏ်လီမိတက်
(MTB BANK) | ၂၇. တောင်သူလယ်သမားများ
ဖွံ့ဖြိုးရေးဘဏ်လီမိတက်-မန္တလေး
FARMERS DEVELOPMENT BANK
(MANDALAY) |
| ၁၉. သတ္တုဖွံ့ဖြိုးရေးဘဏ်လီမိတက်
(MD BANK) | ၂၈. မြန်မာ့စီးပွားရေးဘဏ်
(MEB-MYANMA ECONOMIC BANK) |
| ၂၀. ထွန်းကော်မာရှယ်ဘဏ်လီမိတက်
(TUN COMMERCIAL BANK) | ၂၉. မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်
(MFTB-MYANMA FOREIGN TRADE
BANK) |
| ၂၁. ပထမပုဂ္ဂလိကဘဏ်လီမိတက်
(FPB BANK) | ၃၀. မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်
ကူးသန်းရောင်းဝယ်ရေးဘဏ်
(MICB – MYANMA INVESTMENT
AND COMMERCIAL BANK) |
| ၂၂. ကျေးလက်ဖွံ့ဖြိုးရေးဘဏ်လီမိတက်
(RDB BANK) | ၃၁. မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်
(MADB - MYANMA AGRICULTURE
DEVELOPMENT BANK) |
| ၂၃. ဆောက်လုပ်ရေးအိမ်ရာနှင့်
အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး
ဘဏ်လီမိတက်
(CHD BANK) | |

ဘဏ်များ မှ အစိမ်းရောင်ချေးငွေ (Green Loan) ဝန်ဆောင်မှုပေးနေသည့် အခြေအနေ

အောက်ပါဘဏ်များတွင် အစိမ်းရောင်ချေးငွေ (Green Loan) ဝန်ဆောင်မှုကိုလျှောက်ထား ရယူနိုင်ပါသည်။

၁. CB Bank PCL
၂. ဧရာဝတီဘဏ်လီမိတက် (AYA BANK)
၃. ရိုးမဘဏ်လီမိတက် (YOMA BANK)
၄. မြန်မာနိုင်ငံသားများဘဏ်လီမိတက် (MCB BANK)
၅. ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက် (A BANK)
၆. အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေး ဘဏ်လီမိတက် (SMED BANK)
၇. ယူအေဘီဘဏ်လီမိတက် (UAB BANK)

အခန်း ၄: လျှောက်ထားရာတွင် ဘဏ်များမှ သတ်မှတ်ထားသည့် လိုအပ်သည့်အချက်များ

CB BANK PCL

အစိမ်းရောင်ချေးငွေ (Green Loan) နှင့် အကျိုးဝင်သော စီးပွားရေးလုပ်ငန်းများ

- သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှုမရှိဘဲ တိုက်ရိုက်အကျိုးပြုစေသည့် ရင်းနှီးမြှုပ်နှံမှုများ
(ဥပမာ-လျှပ်စစ်ဓာတ်အားကို ချွေတာစေနိုင်သောစက်ပစ္စည်း - Energy Efficiency (EE))
- နေစွမ်းအင်သုံး ဆိုလာပစ္စည်းများ - Renewable Energy (RE)
- ရေဆိုးသန့်စင်စက်များ - Wastewater Management (WWM)
- လုပ်ငန်းသုံး စက်ပစ္စည်းအဆင့် မြှင့်တင်ခြင်း- Process Equipment Upgrade (PEU)
- Material Saving Management (MSM)- {Reduce, Refuse, Reuse, Repurpose, Recycle} 5R ကို ဦးစားပေး လည်ပတ်သည့် စီးပွားရေးလုပ်ငန်းများ

အစိမ်းရောင်ချေးငွေ (Green Loan) ထုတ်ချေးမှုပုံစံအား ချေးငွေပေးချေသည့် အမျိုးအစားများ

အစိမ်းရောင်ချေးငွေ (Green Loan) ထုတ်ချေးမှုပုံစံကို ချေးငွေပေးချေသည့် အမျိုးအစားများ (SME Term Loan, SME JICA Loan, SME KFW Loan, SME CGI Loan) စသည်ဖြင့် သင့်တော်ရာရွေးချယ်၍ ၎င်းချေးငွေ အမျိုးအစားအလိုက် ပုံစံကွဲပြားစွာ ထုတ်ချေးလျက် ရှိပါသည်။ ဥပမာအားဖြင့် SME JICA ချေးငွေကို ရယူမည်ဆိုပါက ရယူသည့်ချေးငွေ၏ ၈၀% ကို လုပ်ငန်း၏ ပုံသေပိုင်ပစ္စည်းများ ဝယ်ယူခြင်း အပေါ် အသုံးပြုရမည် ဖြစ်ပါသည်။

ချေးငွေအတိုးနှုန်းနှင့် ကာလ

ချေးငွေအတိုးနှုန်းနှင့် ကာလအား အမှတ်စဉ် (၃) တွင်ဖော်ပြထားသည့်အတိုင်း ချေးငွေအမျိုးအစား လိုက် အတိုးနှုန်း (၅.၅%) မှ (၁၀%) အထိ၊ ချေးငွေသက်တမ်းကို (၃) နှစ်မှ (၅) နှစ်အထိ အများဆုံး ထုတ်ချေး လျက်ရှိပါသည်။

အစိမ်းရောင်ချေးငွေ (Green Loan) ထုတ်ချေးရာတွင် ဘဏ်ပိုင်ငွေဖြင့် လည်းကောင်း၊ JICA နှင့် KFW အဖွဲ့အစည်းများမှ ရရှိသော ရန်ပုံငွေဖြင့် လည်းကောင်း မတည်ငွေအရင်းအမြစ် (၂) မျိုးလုံးမှ ထုတ်ချေး ပါသည်။

လုပ်ငန်းတွင် ကြုံတွေ့နေရသော အခက်အခဲများ

လက်ရှိအနေအထားအရ ချေးငွေအသစ်ထုတ်ချေးပေးရာတွင် ငွေသားထုတ်ပေးနိုင်ရန် အခက်အခဲနှင့် လက်ရှိကြုံနေရသော COVID 19 ရောဂါ နှင့် နိုင်ငံရေး အခက်အခဲများအရ ဆုံးရှုံးနိုင်ခြေ (Risk) မြင့်မားမှု စသည့် အခက်အခဲများနှင့် အောက်ပါအခက်အခဲများ ကြုံတွေ့ရလျက်ရှိပါသည်။

- ဈေးကွက်အတွင်း ငွေသားလိုအပ်ချက် မြင့်မားလျက်ရှိပြီး ဘဏ်မှ ငွေသား အလွယ်တကူ ထုတ်ယူ မရခြင်း၊ Customer မှ အရင်းအနှီးအတွက် လက်ထဲတွင် ငွေသားကို ထားရှိခြင်း (သို့) Cash in Hand ငွေချန်ထားရခြင်း၊
- ဈေးကွက်အတွင်း ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ ပိုလာခြင်း၊
- အင်တာနက်အခက်အခဲကြောင့် အင်တာနက်အခြေပြု စီးပွားရေးလုပ်ငန်းများ (E-commerce) ၏ လုပ်ငန်းတွင်ကျယ်မှု လျော့လာခြင်း၊
- လျှပ်စစ်မီးမမှန်ခြင်း နှင့် လောင်စာဆီဈေးနှုန်း မြင့်မားလာခြင်းကြောင့် MSMEs & SMEs လုပ်ငန်းများ လည်ပတ်ရန် ခက်ခဲလာခြင်း၊
- နိုင်ငံရေးအကြပ်အတည်းနှင့် COVID 19 ရောဂါကြောင့် လူတွေ့လုပ်ငန်းစစ် သွားရောက်ရန် ခက်ခဲလာပြီး ချေးငွေဆိုင်ရာကိစ္စများ ဆောင်ရွက်ရန် ဆုံးရှုံးနိုင်ခြေ များလာခြင်း၊
- ငွေသား ရှားပါးသည့် အခက်အခဲနှင့် ဘဏ်တစ်ဘဏ်မှ မတူညီသည့် အခြားဘဏ်တစ်ခုသို့ ငွေလွှဲ ရာတွင် အချိန်ကြာမြင့်ခြင်းတို့ကြောင့် မလိုအပ်သည့် ချေးငွေပေးဆပ်မှု နောက်ကျခြင်း၊ Past Due များ ဖြစ်ပေါ်ခြင်း၊
- အခြားမတူညီသည့်ဘဏ်မှ CB Bank PCL သို့ CBM Net ဖြင့် ငွေလွှဲရာတွင် ကန့်သတ်မှုများ (ဥပမာ - တစ်ပတ်လျှင် ကျပ်သိန်း (၂၀) သာ လွှဲခွင့်ပြုခြင်း) ကန့်သတ်ထားသည့်အတွက် အခြား ဘဏ်စာရင်းရှိ ငွေအား CB Bank PCL ရှိ ချေးငွေကို ပြန်လည်ပေးဆပ်ရာ၌ အခက်အခဲ ရှိလာ ခြင်း၊
- မြန်မာနိုင်ငံရှိ အချို့ဒေသများတွင် နယ်မြေငြိမ်းချမ်းမှု မရှိခြင်းနှင့် စစ်မက် ဖြစ်ပွားမှုများကြောင့် SMEs & MSMEs လုပ်ငန်းရှင်များကိုယ်တိုင်က စစ်ရှောင်နေရခြင်း၊ ရရန်ရှိသူများ ကောက်ခံရန် ခက်ခဲနေခြင်း၊ ဆက်သွယ်မရ ဖြစ်နေခြင်း စသည်တို့ကြောင့် ဘဏ်မှချေးငွေကို ပြန်လည်ပေးဆပ် နိုင်ရန် အခက်အခဲ ကြုံနေရခြင်း၊

ဧရာဝတီဘဏ်လီမိတက် (AYA BANK)

AYA BANK ၏ အစိမ်းရောင်ချေးငွေ

ကောင်းမွန်သော တန်ပြန်အကျိုးသက်ရောက်မှုများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူး များကို ဆောင်ကြဉ်းပေးနိုင်သည့် ရေရှည်တည်တံ့သော ထုတ်လုပ်မှုဆိုင်ရာ စီမံကိန်းများကို ငွေကြေး ထောက်ပံ့ကူညီပေးရန် ရည်ရွယ်သည့် ချေးငွေ ဖြစ်ပါသည်။

တာဝန်များ

အစိမ်းရောင် ဘဏ္ဍာရေး အစီအစဉ်များအား အကောင်အထည်ဖော်ဆောင်ခြင်း၊ သဘာဝစိမ်းလန်းရေး (အစိမ်းရောင်) စီမံကိန်းများ (Green Projects) အား လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) အား ဦးစားပေးအာရုံစိုက်ခြင်း၊

ပိုမိုသန့်ရှင်း ကောင်းမွန်သော လူမှုအသိုက်အဝန်းတစ်ခု ပေါ်ပေါက်လာစေရေးအတွက် စက်ရုံ၊ အလုပ်ရုံ၊ စက်မှုလုပ်ငန်းများ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများတွင် ငွေကြေးထောက်ပံ့ကူညီပေး ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး မြှင့်တင်ခြင်း (ကဏ္ဍများ) တွင် အားဖြည့် ကူညီပါဝင်လုပ်ဆောင်ပေးခြင်း၊

စက်ရုံ၊ အလုပ်ရုံ၊ စက်မှုလုပ်ငန်းဆိုင်ရာ လည်ပတ်မှုများနှင့် စီမံကိန်းများမှ (ထွက်ရှိသော) သဘာဝပတ် ဝန်းကျင်ဆိုင်ရာ ဖန်လုံအိမ်ဓာတ်ငွေ့သက်ရောက်မှု (ကာဗွန်ခြေရာ/ Carbon Footprint) လျှော့ချရေး တွင် ပါဝင်ပံ့ပိုး ကူညီပေးခြင်း၊

သဘာဝ စိမ်းလန်းရေး အတွက် အစိမ်းရောင်ချေးငွေ (Green Loan) လျှောက်ထားခြင်းများနှင့် ဆက်စပ် ပြီး ဘဏ်မှ လိုအပ်သော၊ အချက်အလက်အမျိုးမျိုးနှင့် စာရွက်စာတမ်းကိစ္စများနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်နှင့် အကျိုးကျေးဇူးများနှင့် ပတ်သက်၍ အစိမ်းရောင် ဘဏ္ဍာရေးသုံးစွဲသူ (ဖောက်သည်) များအား အကျဉ်း မိတ်ဆက်ရှင်းလင်းတင်ပြမှု ဆောင်ရွက်ပေးခြင်း

အစီအစဉ်များ

ချေးငွေ အမျိုးအစားများ	- AYA SME - AYA SME (အာမခံ ပစ္စည်းမဲ့ချေးငွေ/ CGI) - JICA TSL - JICA TSL (အာမခံ ပစ္စည်းမဲ့ချေးငွေ/ CGI)
ချေးငွေသက်တမ်း	- ၃ နှစ် သက်တမ်း - ၃ နှစ် သက်တမ်း - ၅ နှစ် သက်တမ်း - ၅ နှစ် သက်တမ်း
အတိုးနှုန်း	- ၁၀% p.a. - ၁၃% p.a. + (CGI ပရီမီယမ် နှစ်စဉ်ကြေး) - ၅.၅% p.a. - ၅.၅% မှ ၁၀% + (CGI ပရီမီယမ် နှစ်စဉ်ကြေး)

AYA SME အစိမ်းရောင် ချေးငွေ (Green Loan) ထုတ်ချေးခြင်း

- (၁) အောက်ဖော်ပြပါ ကဲ့သို့သော စွမ်းဆောင်ရည်မြင့် စက်ပစ္စည်းများနှင့် အီလက်ထရောနစ် ပစ္စည်းများအား လဲလှယ်ခြင်း နှင့် အသစ်တပ်ဆင်ခြင်းဆိုင်ရာ လုပ်ငန်းများ
- ဆိုလာပြား
 - LED မီးများ
 - လေအေးပေးစက်များ
 - မော်တာများ
 - အအေးခံ/အအေးပေးစက်များ
 - ရေခဲသေတ္တာ/ ရေခဲသေတ္တာနှင့် ဆက်စပ်ပစ္စည်းများ
 - ပန်းများ
 - အပူပေး/အပူခံစက် နှင့် လေသန့်စင်စက်များ အစရှိသဖြင့်
- (၂) အောက်ဖော်ပြပါ ကဲ့သို့သော စွမ်းဆောင်ရည်မြင့် စက်မှုလုပ်ငန်းသုံး နည်းပညာများအား လဲလှယ်ခြင်း နှင့် အသစ်တပ်ဆင်ခြင်းဆိုင်ရာ လုပ်ငန်းများ
- ဘွိုင်လာများ (စပါးခွံခြွေစက်)
 - မီးဖိုကြီးများ
 - အပူလဲလှယ်ကိရိယာများ
- (၃) ထပ်ဆင့်ပြန်လည် ရယူအသုံးပြုနိုင်သော ဓာတ်ငွေ့များ၊ စွန့်ပစ်အမှိုက်များနှင့် ဖိအား/တွန်းကန်အားများ

အစိမ်းရောင်ချေးငွေ (Green Loan) ချေးငွေအတွက် လိုအပ်သော စာရွက်စာတမ်းများ

- ကုမ္ပဏီ မှတ်ပုံတင်/လိုင်စင်/SME အဖွဲ့ဝင်ကဒ်ပြား
- ပုံစံ ၆/ သန်းခေါင်စာရင်း၊ ပုံစံ ၂၆) နှင့် (ပုံစံ -E) (DICA)
- (လုပ်ငန်းတာဝန်ခံ) ဒါရိုက်တာများ၏ ဆုံးဖြတ်ချက် (Meeting Minutes)
- စာရင်းစစ်ထားပြီးဖြစ်သော ကုမ္ပဏီ ဘဏ္ဍာရေးရှင်းတမ်းအထောက်အထား (၂ နှစ် စာ)
- အခွန်ပေးဆောင်ထားသည့် အထောက်အထား စာရွက်စာတမ်းများ (၂ နှစ် စာ)
- ပို့ကုန်/သွင်းကုန် လိုင်စင်
- လျှပ်စစ်မီတာ ဘေလ်၊
- စည်ပင်ခွန် (လုပ်ငန်း)
- လုပ်ငန်းအစီအစဉ် (Business Plan)
- အရောင်းမှတ်တမ်းများ၊ ဘဏ်ရှင်းတမ်း
- လုပ်ငန်း (ဓာတ်ပုံ)
- အာမခံ/အပေါင်ပစ္စည်း (ဓာတ်ပုံ)
- အငှား ဂရမ်မြေ နှင့် မြေစာရင်း(ပုံစံ ၁၀၅၊ ပုံစံ -၁၀၆)
- စည်ပင်ခွန် (အာမခံ/အပေါင်ပစ္စည်း)
- နိုင်ငံသားမှတ်ပုံတင် နှင့် အိမ်ထောင်စု စာရင်း
- လျှောက်ထားသူ၏ ပတ်စ်ပို့ အရွယ် ဓာတ်ပုံ ၂ ပုံ
- ရပ်ကွက်ထောက်ခံစာ
- ရဲစခန်းထောက်ခံစာ

** လုပ်ငန်း သဘောအရ စာရွက်စာတမ်းများ လိုအပ်လာပါက ထပ်မံတောင်းခံမည်ဖြစ်သည်။

ချေးငွေလျှောက်ထားရာတွင် ကြုံတွေ့ရသည့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (SME) များ၏ အခက်အခဲများ

၁။ လုပ်ငန်းလိုင်စင် မရှိခြင်း

၂။ အခွန်ပေးဆောင်မှု အားနည်းခြင်း

၃။ Business Plan ရေးဆွဲရန် အခက်အခဲ ရှိခြင်း

၄။ စာရင်းအင်းများ နှင့် ဘဏ်ရှင်းတမ်းများ မရှိခြင်း

၅။ အာမခံ ပေးရန်/ အာမခံပစ္စည်း တင်ရန် အခက်အခဲရှိခြင်း

၆။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှုအား လျှော့ချနိုင်သည့် အသိပညာများ အားနည်းခြင်း

ရိုးမာဏ်လီမိတက် (YOMA BANK)

လက်ရှိဆောင်ရွက်နေသည့် အစိမ်းရောင်ချေးငွေ (Green Loan) (SME & MSME Loan) ထုတ်ချေးမှု အခြေအနေ

ရိုးမာဏ်လီမိတက်တွင် အစိမ်းရောင်ချေးငွေ (Green Loan) ဟု အမည်ပေးထားသည့် ချေးငွေ အမျိုးအစားမရှိသကဲ့သို့ Green Financing နှင့်သက်ဆိုင်သော ရည်ရွယ်ချက်များအတွက် ချေးငွေ သီးခြားထုတ်ချေးခြင်းမျိုး မရှိပါ။ သို့သော် ရိုးမာဏ်လီမိတက်၏ Strategy အဖွဲ့မှ Green Loan နှင့် ပတ်သက်သည့် ဆွေးနွေးမှုတစ်ခုပြုလုပ်ခဲ့ပြီး ယင်းမှာ ကနဦး ဆွေးနွေးမှုအဆင့်တွင်သာ ရှိပါသည်။ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးလုပ်ငန်းများအတွက် ချေးငွေအမျိုး အစားအချို့ ရှိသော်လည်း ၎င်းတို့၏ ချေးငွေရည်ရွယ်ချက်မှာ အများအားဖြင့် လုပ်ငန်း တိုးချဲ့ရန် အတွက်သာ ဖြစ်ပါသည်။ ထို့ကြောင့် ရိုးမာဏ်မှ ထုတ်ချေးပေးခဲ့ပြီးသော SME ကဏ္ဍမှ အချို့သော ချေးငွေများကို အစိမ်းရောင်ချေးငွေ (Green Loan) အမျိုးအစားအနေဖြင့် သတ်မှတ်နိုင်သော်လည်း လက်ရှိချေးငွေများ အနက်မှ အဆိုပါ ချေးငွေအချက်အလက်များကို ချက်ချင်းစုဆောင်းနိုင်မည် မဟုတ်ပါ။

အစိမ်းရောင်ချေးငွေ (Green Loan) (SME & MSME Loan) ရရှိရေးအတွက် Customer များ ကိုက်ညီရမည့်အချက်များ

အစိမ်းရောင်ချေးငွေ (Green Loan) သည် SME ချေးငွေ နှင့် ဆင်တူပါသည်။ ချေးငွေ လျှောက်ထားသူများ၏ ရည်ရွယ်ချက်၊ စရိုက်လက္ခဏာနှင့် ချေးငွေပြန်လည် ပေးဆပ်နိုင်စွမ်းတို့ကို အကဲဖြတ်ပြီးနောက် SME ချေးငွေ ထုတ်ချေးခြင်းကို အာမခံဖြင့်သော်လည်းကောင်း၊ အာမခံမပါဘဲ သော်လည်းကောင်း ဘဏ်က အတည်ပြုပါသည်။ သို့သော်လည်း လုပ်ငန်းလည်ပတ်မှုနှင့် ချေးငွေများကို အသုံးချမှု အပေါ်တွင် ပိုမိုမြင်သာမှုနှင့် ထိန်းချုပ်မှု ရှိသင့်ပါသည်။

အစိမ်းရောင်ချေးငွေ (Green Loan) (SME & MSME Loan) ထုတ်ချေးမှု ပုံစံ

ယေဘုယျအားဖြင့် ချေးငွေသက်တမ်းမှာ (၃) နှစ်အထိ ဖြစ်ပါသည်။ သို့ရာတွင် အစိမ်းရောင် ဘဏ္ဍာရေး (Green Financing) နှင့် တိုးတက်ဖွံ့ဖြိုးမှုနှင့် သက်ဆိုင်သော စီမံကိန်းအများစုသည် အနည်းဆုံး (၃) နှစ် ကြာမြင့်သည် ဖြစ်၍ ချေးငွေသက်တမ်းသည် ကာလရှည် ချေးငွေအမျိုးအစား မျိုး ဖြစ်သင့်ပါသည်။ ထို့ကြောင့် အဆိုပါ ကာလရှည်ချေးငွေသည် သတ်မှတ်ထားသော ချေးငွေ သက်တမ်း အများဆုံး (၃)နှစ် ရှိရမည် ဟူသော မူဝါဒနှင့် ကွဲလွဲနိုင်ပါသည်။

အတိုးနှုန်းနှင့်ကာလ	လက်ရှိအချိန်တွင် အာမခံပစ္စည်းပေါ် မူတည်၍ တစ်နှစ်လျှင် အတိုးနှုန်းသည် (၁၀%) မှ (၁၄.၅%) ရှိပြီး အတိုးနှုန်း သတ်မှတ်ရာတွင် ဘဏ်၏ ဆုံးရှုံးနိုင်ခြေများကို ထည့်သွင်းစဉ်းစားသင့်သလို မြန်မာ နိုင်ငံတော် ဗဟိုဘဏ်၏ စည်းမျဉ်းများနှင့်လည်း ကိုက်ညီသင့်ပါသည်။
မိမိဘဏ်ရန်ပုံငွေဖြင့် ထုတ်ချေးသည် (သို့)မည်သည့်ရန်ပုံငွေဖြင့် ထုတ်ချေးသည်။	ဘဏ်၏ ရန်ပုံငွေနှင့် ထုတ်ချေးပါသည်။
အစိမ်းရောင်ချေးငွေ (Green Loan) (SME & MSME Loan) နှင့်ပတ်သက်၍ တွေ့ကြုံရသည့် အခက်အခဲများနှင့် ပံ့ပိုးရမည့် အချက်များ	အစိမ်းရောင်ချေးငွေ (Green Loan) နှင့် သက်ဆိုင်သော ငွေကြေးထောက်ပံ့မှုကို ပံ့ပိုးရန်အတွက် အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဘဏ်များ၊ ရင်းနှီးမြှုပ်နှံသူများ စသည်ဖြင့် အဓိကသက်ဆိုင်သူ များအနေဖြင့် အခက်အခဲများစွာကို ကျော်လွှားရမည် ဖြစ်ပါသည်။ အဆိုပါအခက်အခဲများကို မဖြေရှင်းနိုင်ပါက အစိမ်းရောင်စီးပွားရေး (Green Economy) ၏ လိုအပ်ချက်များနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများအကြားရှိ ဘဏ္ဍာရေးကွာဟချက်ကို လျော့ချနိုင်ရန် စိန်ခေါ်မှုများ ရှိနိုင်ပါသည်။

ချေးငွေရယူသူများနှင့် သက်ဆိုင်သည့် အခက်အခဲများမှာ-

- SME များ၏ ဘဏ္ဍာရေးနှင့် သက်ဆိုင်သော ဗဟုသုတ နည်းပါးခြင်း။ ပြင်ပရန်ပုံငွေ လိုအပ်နေသည့် SME များသည် ချေးငွေလျှောက်လွှာ အပြည့်အစုံကို ပြင်ဆင်ရန် လိုအပ်သော ဘဏ္ဍာရေးနှင့် စာရင်း ရေးသွင်းခြင်းဆိုင်ရာ အသိပညာ နည်းပါးလေ့ ရှိပါသည်။ ထိုအချက်များကြောင့် SME များသည် ၎င်းတို့၏ စီးပွားရေးအခြေအနေကို တိကျစွာ ပုံမဖော်နိုင်သည့် အခြေအနေသို့ ဦးတည်စေပြီး SME များကို ဘဏ်များမှ ငွေချေးရန်အတွက် တွန့်ဆုတ်မှုများကို တိုးလာစေသည်။
- **အစိမ်းရောင်ချေးငွေ (Green Loan)** နှင့် သက်ဆိုင်သော ချေးငွေရယူလိုအားမှာ အသေးစားနှင့် အလတ်စား လုပ်ငန်းများတွင် မရှိပါ။ လက်ရှိ စီးပွားရေးအခြေအနေတွင် SME များ၏ အဓိက ပစ်မှတ်မှာ လုပ်ငန်း တိုးချဲ့ခြင်း ဖြစ်ပြီး SME အနည်းငယ်မျှသာ ရေရှည်တည်တံ့သော ထုတ်လုပ်မှု တိုးတက်မှုများကို ထည့်သွင်းစဉ်းစားကြပါသည်။ ရေရှည်တည်တံ့သော ထုတ်လုပ်မှုများသည် လုပ်ငန်း၏ ထုတ်လုပ်မှုစွမ်းရည်ကို မြှင့်တင်နိုင်ပြီး သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ် သော ထုတ်ကုန်များသည် ဈေးကွက်သစ်များ ထိုးဖောက်နိုင်သည် ဟူသော အသိပညာမှာ SME များ အကြားတွင် အလွန်နည်းပါးနေပါသည်။
- မြန်မာနိုင်ငံအတွင်းရှိ ဈေးကွက် နှင့် လုပ်ငန်းပိုင်ရှင်များသည် ဘဏ္ဍာရေးနှင့် သက်ဆိုင်သော ဗဟုသုတ၊ အထူးသဖြင့် အစိမ်းရောင်ငွေချေးခြင်း (Green Financing) နှင့်ပတ်သက်သည့် ဘဏ္ဍာရေး ဗဟုသုတ နည်းပါးသောကြောင့် ၎င်းကဏ္ဍများ နှင့်သက်ဆိုင်သော စီမံကိန်းရွေးချယ်မှုနှင့် စီမံခန့်ခွဲမှုတွင် လိုအပ်ချက်များရှိနေပါသည်။

ချေးငွေထုတ်ပေးသူဘဏ်များနှင့် သက်ဆိုင်သည့်အခက်အခဲများမှာ-

- ချေးငွေရယူရန် တင်းကြပ်သော လိုအပ်ချက်များသည် SME များအတွက် ချေးငွေရရှိရန် အတား အဆီး ဖြစ်စေပါသည်။ SME အများစုသည် အာမခံပစ္စည်းလိုအပ်ချက်များကို မပြည့်မီနိုင်သောကြောင့် မည်သည့် တရားဝင်ချေးငွေကိုမျှ လက်လှမ်းမမီနိုင်ပါ။
- ချေးငွေအကဲဖြတ်ခြင်းနှင့် ဆုံးရှုံးနိုင်ခြေအား စီမံခန့်ခွဲမှု မရှိခြင်းနှင့် ပတ်သက်၍ အစိမ်းရောင် ချေးငွေ (Green Loan) ကို ရယူပြီးပါက SME များတွင် ပြန်ဆပ်နိုင်စွမ်း ရှိ-မရှိကို ကြိုတင်စိစစ် အကဲဖြတ်ရန် ခက်ခဲပါသည်။
- အစိမ်းရောင်ချေးငွေ (Green Loan) သည် ငွေချေးသူများအတွက် အသစ်အဆန်း ဖြစ်နေဆဲ ဖြစ်သည်။ SME အများစုသည် Green Financing နှင့် ပတ်သက်သည့် ငွေကြေးထောက်ပံ့မှု အလားအလာများကို သတိမပြုမိကြသေးသောကြောင့် ၎င်းအား လိုအပ်ချက်မှာ မရှိသလောက် ပင်ဖြစ်သည်။
- အစိမ်းရောင်ချေးငွေ (Green Loan) နှင့် ပတ်သက်သည့် အထူးလမ်းညွှန်ချက် များသည် Green Loan အား အထူးချေးငွေထုတ်ကုန် တစ်ရပ်အဖြစ် ဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်နေသော၊ ဝန်ဆောင်မှု ပေးလျက်ရှိသော ဘဏ်များအတွက် အသုံးဝင်မည်ဖြစ်ပါသည်။
- အစိမ်းရောင်ချေးငွေ (Green Loan) စိစစ်အကဲဖြတ်ရန် ဈေးကွက်တွင် ကျွမ်းကျင်မှု ရှားပါး နိုင်သည်။
- ချေးငွေသတ်မှတ်ခြင်း (Loan Pricing) နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုတို့ အကြား ဟန်ချက် ညီအောင် ဆောင်ရွက်ခြင်းအတွက် ဘဏ်များဘက်မှလည်း လိုလားချက်၊ လိုအပ်ချက် များ ရှိနေပါသည်။

အခြားသောအခက်အခဲများ-

- အစိုးရအဖွဲ့အစည်း၊ လုပ်ငန်းပိုင်ရှင်များ၊ ငွေကြေးအဖွဲ့အစည်းများ၊ ရင်းနှီးမြှုပ်နှံသူများ စသည့် သက်ဆိုင်သူများအကြား Green Financing ဆိုင်ရာ ဘုံအဓိပ္ပာယ်ဖွင့်ဆိုချက် မရှိခြင်း၊
- အစိမ်းရောင်ချေးငွေ (Green Loan) နှင့် တိုက်ရိုက်သက်ဆိုင်သော စည်းမျဉ်းစည်းကမ်း နှင့် ဥပဒေ မူဘောင် မရှိခြင်း၊
- ရင့်ကျက်မှု မညီမျှခြင်း၊
- ဈေးကွက်တွင် အချက်အလက် အချိုးမညီခြင်း၊
- ခွဲခြမ်းစိပ်ဖြာ သုံးသပ်ရာတွင် အသုံးပြုရမည့် အထောက်အကူပြု နည်းစနစ်များ (ညွှန်းကိန်းများ) မရှိ ခြင်း နှင့် အစိမ်းရောင်စီမံကိန်းများ (Green Projects) ၏ ဆုံးရှုံးနိုင်ခြေများကို ဖော်ထုတ်ရန် နှင့် စိစစ်အကဲဖြတ်ရန် ကျွမ်းကျင်မှုများ ရှားပါးခြင်း။

လိုအပ်သည့် ပံ့ပိုးမှုများ

- Green Financing ဆိုင်ရာ လုပ်ငန်းစဉ် နှင့် အကျိုးကျေးဇူးများအား လူထုထံ အသိပညာ ပေးခြင်း၊
- သဘာဝပတ်ဝန်းကျင်၊ ရာသီဥတုနှင့် ရေရှည်တည်တံ့မှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများနှင့် သက်ဆိုင်သည့် အစိုးရမူဝါဒများကို အကောင်အထည်ဖော်ခြင်း။
- သဘာဝပတ်ဝန်းကျင် နှင့် လိုက်လျောညီထွေသော စီးပွားရေး အလေ့အကျင့်များ၊ ကူးသန်း ရောင်းဝယ်ရေး အပြုအမူများ ဖြစ်ပေါ်လာစေရန် အခွန်လျှော့ချခြင်းများ၊ အစိုးရထောက်ပံ့ ကြေးများ ပေးအပ်ခြင်း။
- ငွေချေးသူများအတွက်လည်း အထူးအခွင့်အရေးများ (Special Incentive) ၊ အတိုးနှုန်းလျော့ ပေးငွေများ၊ အစိုးရအာမခံချက်များ ပံ့ပိုးပေးနိုင်ပါက

သဘာဝစိမ်းလန်းစိုပြေရေး လှုပ်ရှား ဆောင်ရွက်မှုများ၊ အစီအစဉ်သစ်များနှင့် လုပ်ငန်းများ (Green Initiative) တွင် ပိုမိုရင်းနှီး မြှုပ်နှံရန် အားပေးနိုင်သည့် အချက်ဖြစ်နိုင်ပါသည်။

- JICA ကဲ့သို့ အထူးထောက်ပံ့ငွေ နှင့် အတိုးနှုန်းနည်းပါးသည့် ချေးငွေအာမခံများသည် ကျေးလက်ဒေသများသို့ အစိမ်းရောင်ချေးငွေ (Green Loan) များ ထုတ်ချေးပေးနိုင်ရန် လှုံ့ဆော်ဆွဲဆောင်မှုပြု နိုင်ပါသည်။ (ဥပမာ - ဆိုလာစီမံကိန်းများ၊ ကျေးလက် လျှပ်စစ် ဓာတ်အား ရရှိရေး စသည်ဖြင့်)

မြန်မာနိုင်ငံသားများဘဏ်လီမိတက် (MCB BANK)

MCB BANK တွင် အစိမ်းရောင်ချေးငွေ (Green Loan) ကို ရယူလိုသူများအတွက်
လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ

- ငွေချေးယူလိုသူသည် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးနှင့် လုပ်ဆောင်သည့် အတွေ့အကြုံ (၃) နှစ် ရှိရမည်။ လုပ်ဆောင်မည့် အသေးစားလျှပ်စစ်ဓာတ်အား တပ်ဆင်ရေး စီမံချက် (Mini Grid Project) အတွက် ငွေကြေးအခြေအနေ၊ နည်းပညာအရင်းအမြစ် စသည်တို့အတွက် သက်သေအထောက် အထား တင်ပြရမည်။
- (၃) နှစ်တာ ကာလ လုပ်ငန်းဆောင်ရွက်ခဲ့စဉ်အတွင်း အကျိုးအမြတ် ဖြစ်ထွန်းခဲ့ရမည်။
- ငွေချေးယူလိုသူသည် အသေးစား လျှပ်စစ်ဓာတ်အားတပ်ဆင်ရေး စီမံကိန်းကို စတင် ဦးဆောင်သူ (Mini Grid Developer) အဖြစ် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန (Department of Rural Development - DRD) မှ အသိအမှတ်ပြုထားသူ ဖြစ်ရမည်။
- ငွေချေးယူလိုသူသည် အလားတူ Project အမျိုးအစား အနည်းဆုံး (၂) ခုကို လုပ်ဆောင်ဖူးသူ ဖြစ်ရမည်။ သို့မဟုတ် DRD မှ အတည်ပြုသော လက်ရှိ Project အနည်းဆုံး (၃) ခု၏ ၇၅ ရာခိုင်နှုန်း အထိ ပြီးစီးအောင် တည်ဆောက်လည်ပတ်ထားပြီး ဖြစ်ရမည်။

အစိမ်းရောင်ချေးငွေ (Green Loan) ထုတ်ချေးရန် လိုအပ်ချက်များ

- အာမခံမဲ့ ထုတ်ချေးခြင်း၊
- သက်ဆိုင်ရာ ဝန်ကြီးဌာန၏ အကြောင်းပြန်ကြားစာအရ ထုတ်ချေးခြင်း။

အတိုးနှုန်းသတ်မှတ်ခြင်း နှင့် ငွေထုတ်ချေးသည့် ကာလ -

အတိုးနှုန်း	၁၂ %
သက်တမ်း	၉ လ သို့မဟုတ် ၁၂ လ
ဝန်ဆောင်ခ	၁ %

အစိမ်းရောင်ချေးငွေ (Green Loan) ထုတ်ချေးရာတွင် အခက်အခဲများ

၂၀၂၀ ပြည့်နှစ်တွင် ဖြစ်ပွားခဲ့သော Covid-19 ရောဂါကြောင့် Developer များသည် ၎င်းတို့၏ Project များကို သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးအောင် မဆောင်ရွက်နိုင်ခြင်း။

အစိမ်းရောင်ချေးငွေ (Green Loan) အခက်အခဲများကို ကူညီဖြေရှင်းပေးခြင်း။

Developer များ၏ ချေးငွေသက်တမ်းကို တိုးမြှင့်ပေးသည့် လုပ်ဆောင်မှုများကို ပြုလုပ်ပေးသည်။

ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက် (A BANK)

လက်ရှိဆောင်ရွက်နေသည့် အစိမ်းရောင်ချေးငွေ (Green Loan) (MSME & SME Loan) ထုတ်ချေးမှု အခြေအနေ

ချေးငွေသက်တမ်း(၃)နှစ်ဖြင့် ထုတ်ချေးထားပါသည်။

အစိမ်းရောင်ချေးငွေ (Green Loan) (MSME & SME Loan) ရရှိရေးအတွက် Customer မှ ပေးအပ်ရမည့် အချက်အလက်များ

- လုပ်ငန်းလိုင်စင် သက်တမ်းအနည်းဆုံး (၂) နှစ်ရှိရမည်။
- လုပ်ငန်း Financial များနှင့် ချေးငွေအသုံးပြုမည့် Plan များအား အသေးစိတ် တင်ပြနိုင်ရမည်။
- လုပ်ငန်းနှင့်သက်ဆိုင်သော စာရွက်စာတမ်းများ တင်ပြနိုင်ရမည်။

အစိမ်းရောင်ချေးငွေ (Green Loan) (MSME & SME Loan) ထုတ်ချေးမှုပုံစံ

နေရောင်ခြည်သုံး (Solar) နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူမည့် လုပ်ငန်းရှင်များ၊ Waste Water Management တပ်ဆင်မည့် လုပ်ငန်းရှင်များ၊ စက်ပစ္စည်း ဝယ်ယူမည့် လုပ်ငန်းများ၊ RBF မှ Grant Agreement ရရှိထား သော လုပ်ငန်းရှင်များအား ချေးငွေထုတ်ချေးပါသည်။

အတိုးနှုန်းနှင့်ကာလ

အတိုးနှုန်း - ၁၀%

ကာလ - ၃လ မှ ၃နှစ်ထိ

A Bank ရန်ပုံငွေဖြင့်သာ ထုတ်ချေးပါသည်။

အစိမ်းရောင်ချေးငွေ (Green Loan) (SME & MSME Loan) နှင့် ပတ်သတ်၍ တွေ့ကြုံရသည့် အခက်အခဲများ နှင့် ပံ့ပိုးရမည့်အချက်များ

SME လုပ်ငန်းရှင်အချို့မှာ ချေးငွေလျှောက်ထားရာတွင် အာမခံအပေါင်ပစ္စည်း ပေးအပ်ရန် အခက်အခဲရှိသဖြင့် A Bank မှ အပေါင်ပစ္စည်းမဲ့ဖြင့် ပစ္စည်းဝယ်ယူသည့် ဘောက်ချာ(ပြေစာ)ကို အခြေပြုပြီး ငွေထုတ်ချေးခြင်း (Invoice Financing Loan) ကို ဆောင်ရွက်ထားပါသည်။

အစိမ်းရောင်ချေးငွေ (Green Loan) ကို ၂၀၂၀ ခုနှစ်တွင် A Bank မှ ချေးငွေ ထုတ်ချေးခဲ့သည်။

အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေး ဘဏ်လီမိတက် (SME – DEVELOPMENT BANK)

SME-DEVELOPMENT BANK တွင် အစိမ်းရောင်ချေးငွေ (Green Loan) ထုတ်ချေးရေး အတွက် သတ်မှတ်ထားချက်

- သဘာဝပတ်ဝန်းကျင် နှင့် လူမှုပတ်ဝန်းကျင် ဆောင်ရွက်မှုများအတွက် သက်ဆိုင်ရာဌာနများ မှ ထောက်ခံချက်ရရှိသူများ။
- DICA မှ ထုတ်ပေးထားသော သက်တမ်းရှိလုပ်ငန်းလိုင်စင်ရှိသူများ၊ ၎င်းအပြင် အခြား ဝန်ကြီးဌာနများမှ ထုတ်ပေးသည့် လိုင်စင်ရှိသူများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်း များနှင့် ကိုက်ညီ၍ သဘာဝ အစိမ်းရောင် လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရာ တွင် ငွေကြေးလိုအပ်သူများ။

ငွေထုတ်ချေးမှုပုံစံ

လုပ်ငန်း၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းခြင်းကို စစ်ဆေးရန်အတွက် ဘဏ်မှ သတ်မှတ် ထားသော **အစိမ်းရောင်ချေးငွေ (Green Loan)** အကဲဖြတ်မှတ်တမ်းတွင် ဖြည့်သွင်းပြီး၊ အဆင့်ကို စိစစ်သတ်မှတ်သည်။ အဆင့် A ရှိလုပ်ငန်းများကို သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာကို ထိန်းသိမ်းစောင့်ရှောက်သည့် လုပ်ငန်းများဟု သတ်မှတ်ပြီး အဆင့် B နှင့် C အဆင့်ရှိ လုပ်ငန်းများကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာကို ဆိုးကျိုးဖြစ်စေ နိုင်သည့် လုပ်ငန်းများအဖြစ်သတ်မှတ်၍ ၎င်းတို့အားချေးငွေထုတ်ချေးခြင်းကို ငြင်းပယ် မည် ဖြစ်သည်။

ချေးငွေထုတ်ချေးခြင်း

အပေါင်အာမခံ ပေးအပ်နိုင်သော လုပ်ငန်းများအတွက် ကျပ်သိန်း (၅၀၀၀/-) ထက် မပိုသော ချေးငွေ ကို ထုတ်ချေးပေးသည်။ အပေါင်အာမခံ မပေးအပ်နိုင်သော လုပ်ငန်းများအတွက် ကျပ်သိန်း (၅၀၀/-) ထက် မပိုသော ချေးငွေကို ထုတ်ချေးပေးပါသည်။

အတိုးနှုန်း နှင့် ကာလ

အတိုးနှုန်း	၅.၅% မှ ၁၄.၅%
ချေးငွေကာလ	(၃) နှစ်မှ (၅) နှစ်အထိ

ငွေချေးမည့်သူသည် SME - DEVELOPMENT BANK တွင် စာရင်းရှင်စာရင်းကို မဖြစ်မနေ ဖွင့်လှစ် ရပါမည်။ လုပ်ငန်းတစ်ခုလုံး၏ ၂၀% မှ ၃၀ % ကို ကနဦး ငွေသားဖြင့် ပေးသွင်းရမည် ဖြစ်သည်။

ယူအေဘီဘဏ်လီမိတက် (UAB BANK)

လက်ရှိ ဆောင်ရွက်နေသည့် အစိမ်းရောင်ချေးငွေ (Green Loan) (MSME &SME Loan) ထုတ်ချေးမှုအခြေအနေ

တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများသို့ ငွေကြေးထောက်ပံ့မှု ရန်ပုံငွေ (Responsible Bussiness Fund – RBF) မှ Grant Agreement ရရှိထားသော လုပ်ငန်းရှင်များအား ချေးငွေသက်တမ်း အများဆုံး (၁) နှစ်တာ ကာလဖြင့် ငွေထုတ်ချေးပေးပါသည်။ အစိမ်းရောင် ချေးငွေ (Green Loan) အားလုံးကို ဘဏ်၏ ရန်ပုံငွေဖြင့်သာ ထုတ်ချေးပါသည်။

သတ်မှတ်ထားသည့် အရည်အချင်းပြည့်မီသော ထောက်ပံ့မှု ရရှိသူများသည် တီထွင်ဆန်းသစ်သည့် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ပြုနိုင်မည့် အောက်ဖော်ပြပါ သတ်မှတ်ထား သည့် နယ်ပယ် (၇) ခုတွင် ပါဝင်ဆောင်ရွက်ရပါမည်။

- စွမ်းအင် ထိရောက်စွာ အသုံးချမှု၊
- ရေအရင်းအမြစ်များ ထိရောက်စွာ အသုံးချမှု၊
- ရေသန့်စင်ပြုပြင်ခြင်းနှင့် ပြန်လည်သုံးစွဲမှု၊
- လုပ်ငန်းခွင်ဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းမှုနှင့် ကျန်းမာမှု၊
- အစားအသောက် ဘေးကင်းလုံခြုံမှု၊
- စီမံခန့်ခွဲရေးနှင့် ကြီးကြပ်ရေး ဆိုင်ရာ ကျွမ်းကျင်မှု၊
- လက်တွေ့နှင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု။

အစိမ်းရောင်ချေးငွေ (Green Loan) (MSME & SME Loan) ရရှိရေးအတွက် ပေးအပ်ရမည့် အချက်အလက်များ

- သက်တမ်းရှိသော RBF ချေးငွေစာချုပ် သဘောတူညီချက်၊
- RBF ၏ အတည်ပြုထောက်ခံစာ၊
- ချေးငွေထုတ်ချေးမှု သဘောတူညီချက်သည် တရားဝင်ဖြစ်၍ ဘဏ်မှ ချေးငွေ ထုတ်ပေးခြင်း ကို ဆက်လက်ဆောင်ရွက်နိုင်ကြောင်း ထောက်ခံပေးသည့် RBF ထံမှ အတည်ပြု ထောက်ခံစာ၊
- ချေးငွေရယူသူက ကြိုတင်စရံပေးထားခဲ့လျှင် ဝန်ဆောင်မှုပေးသွင်းသူထံမှ မူလပြေစာနှင့် ထောက်ခံစာရယူ၍ RBF သို့တင်ပြထားသည့် မှတ်တမ်း
- RBF သို့ SME မှ တောင်းဆိုထားသည့် ငွေတောင်းခံလွှာပုံစံ၊
- SME မှ အဆိုပြုထားသော အပိုင်း ကို Project ပြီးမြောက်ကြောင်း သက်သေအထောက် အထားများ (ပြေစာ၊ ဘဏ်ငွေ ပေးချေမှု အသေးစိတ် စသည်ဖြင့်)၊
- စက်ကရိယာ တန်ဆာပလာများ တင်သွင်းသူ/ ဝန်ဆောင်မှုတင်သွင်းသူ ထံမှ မူရင်းပြေစာ များ၊
- စက်ကရိယာ တန်ဆာပလာများ တင်သွင်းသူ/ ဝန်ဆောင်မှုတင်သွင်းသူထံမှ တပ်ဆင်ခြင်း/ တာဝန်ယူ ဆောင်ရွက်ခြင်း (ကော်မရှင်ခ) အစီရင်ခံများ၊ ဝန်ဆောင်မှုပြီးစီးကြောင်း စသည့် စီမံကိန်းလုပ်ငန်းများ ပြီးစီးမှု အထောက်အထားများ။

အစိမ်းရောင်ချေးငွေ (Green Loan) ထုတ်ချေးမှုပုံစံ

၂၀၁၉ ခုနှစ်တွင် အောက်ပါ စီမံကိန်းများအတွက် RBF ထံမှ Grant Agreement ရရှိထားသော လုပ်ငန်းအမျိုးအစားများကို ချေးငွေသက်တမ်းအများဆုံး ကာလ (၁) နှစ် သတ်မှတ်ချက်ဖြင့် ထုတ်ချေးထား ပါသည်။

- ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ စက်ကိရိယာများ ဝယ်ယူရန် (လုပ်ငန်းခွင်ဆိုင်ရာ ဘေး အန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက်)၊
- ဆိုလာ အခြောက်ခံစက် ဝယ်ယူရန် (စွမ်းအင် ကိုထိရောက်စွာ အသုံးပြုနိုင်ရန်)။

အတိုးနှုန်း နှင့် ကာလ

အတိုးနှုန်း - (၁) နှစ်လျှင် ၁၃%

ကာလ - အများဆုံး (၁) နှစ်

ချေးငွေ ထုတ်ချေးသည့် အများဆုံးပမာဏ - ကျပ်သိန်း (၈၀၀) အထိ

အခန်း ၅: ချေးငွေ ထုတ်ပေးသင့်-မသင့် အကဲဖြတ်နည်း (၅) ချက်

5 Cs of Credit: Character, Capacity, Capital, Collateral and Conditions

အစိမ်းရောင်ချေးငွေ (Green Loan) အတွက် ဖြစ်စေ၊ အခြားချေးငွေအတွက် ဖြစ်စေ ဘဏ်များသည် ငွေချေးယူလိုသူကို ငွေထုတ်ချေးမည်ဆိုပါက ငွေထုတ်မချေးမီ လျှောက်ထားသူအနေဖြင့် ချေးငွေနှင့် ထိုက်တန်မှု (Credit-worthiness) ရှိ-မရှိကို (5 Cs of Credit) (အင်္ဂလိပ်အက္ခရာ C-5 လုံး) ဖြင့် အောက်ပါ အတိုင်း စစ်ဆေးလေ့ရှိကြပါသည်။ ယင်းသို့ စစ်ဆေးခြင်း နည်းလမ်းကို အစိမ်းရောင်ချေးငွေ (Green Loan) လျှောက်ထားသူများက သိထားသင့်ပါသည်။

၁။ ငွေချေးသူ၏ အကျင့်စာရိတ္တ (Character)

ချေးငွေလျှောက်ထားသူ၏ ယခင်ချေးငွေရာဇဝင်ကို ဘဏ်က စိစစ်ပါလိမ့်မည်။ ချေးငွေယူထားပြီး သတ်မှတ်ချိန်အတိုင်း ပေးဆပ်ခြင်းရှိသူ ဖြစ်သည်-မဖြစ်သည်ကို စိစစ်ပါလိမ့်မည်။ နိုင်ငံတကာတွင် ချေးငွေ လျှောက်ထားသူ၏ ချေးငွေရာဇဝင်ကို Credit Bureau မှ တောင်းယူကြည့်ရှုနိုင်ပါသည်။ မြန်မာနိုင်ငံတွင် Credit Bureau ကို အကောင်အထည်ဖော်ဆောင်နေစဉ် ကာလဖြစ်သဖြင့် ဘဏ်များသည် ကိုယ့်နည်း ကိုယ့်ဟန်ဖြင့်သာ စိစစ်ကြမည် ဖြစ်ပါသည်။ ယင်းသို့ စိစစ်ခြင်းဖြင့် ငွေချေးသူသည် ငွေရေးကြေးရေး ကိစ္စ တွင် ကြွေးကင်းရှင်းပြီး အကျင့်စာရိတ္တ စရိုက်လက္ခဏာ ကောင်းမွန်သူ ဖြစ်ကြောင်း သိရှိစေရန် ကြိုးစားကြ ပါသည်။

၂။ ငွေချေးသူ၏ ချေးငွေကို ပြန်လည်ပေးဆပ်နိုင်သည့်စွမ်းရည် (Capacity)

ဝင်ငွေကို မည်ကဲ့သို့ ရရှိသည်ကို စိစစ်ပါလိမ့်မည်။ အခြားတွင် ပေးဆပ်ရန် ကြွေးများ ကျန်ရှိနေခြင်း ရှိ-မရှိကို စစ်ဆေးမည် ဖြစ်ပါသည်။ အကြမ်းအားဖြင့် အကြွေး - ဝင်ငွေအချိုးကို အကဲဖြတ်ပါသည်။ လုပ်ငန်း ဝင်ငွေ ကောင်းမွန်ခြင်း ရှိ-မရှိ အမြတ်ခွန်ပြေစာနှင့် အခြားအခွန်အခများဖြင့် တိုက်ဆိုင်ပြီး စိစစ်ပါသည်။ အကယ်၍ ဘဏ်တွင် ငွေစုထားပါက ၎င်းစုငွေများကိုလည်း ခန့်ခွဲစွာတောင့်တင်းမှုအဖြစ် မှတ်ယူမည် ဖြစ် ပါသည်။ လက်ရှိ အာမခံ ပေးထားသော အာမခံပစ္စည်းအပြင် အခြားပိုင်ဆိုင်မှုများ ရှိပါကလည်း ဘဏ်မှ မေးမြန်းမှတ်တမ်းတင်မည် ဖြစ်ပါသည်။ ယင်းနှင့် ပတ်သက်၍ ပိုမိုအဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် နည်းလမ်းမှာ နောက်ထပ်ချေးငွေတစ်ခုကို မယူခင်တွင် ရယူခဲ့ပြီးသား ချေးငွေများကို အကျေအလည် ပြန်လည်ပေးဆပ်ထားရန် ဖြစ်ပါသည်။ ငွေပမာဏမည်မျှအထိ ချေးယူမည်ကို အတိအကျ ကြိုတင်တွက်ချက် ထားရန် လိုအပ်ပြီး မည်သည့်အခါမှ လိုအပ်သည်ထက်ပိုပြီး ချေးယူခြင်းမပြုရန် လိုအပ်ပါသည်။

၃။ ငွေချေးသူ၏ ငွေရင်း (Capital)

ငွေချေးယူလိုသူမှာ ယခုချေးငွေလျှောက်ထားသော လုပ်ငန်းအတွက် နဂိုမူလက မတည်ရင်းနှီးငွေ ရှိ-မရှိ (သို့မဟုတ်) ဘဏ်ချေးငွေကိုသာ အားကိုးပြီး လုပ်ငန်းထူထောင်ခြင်း ဟုတ်-မဟုတ် စသည်ကို စစ်ဆေး ပါမည်။ ရင်းနှီးမြှုပ်နှံမှုကို မူလကတည်းက ပြုလုပ်ထားခြင်း ဟုတ်-မဟုတ်ကို လုပ်ငန်းတွင်းရှိ စက်ပစ္စည်း အခြေအနေ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လုပ်သားအင်အားများ စသည်တို့ကို အခြေခံ၍ စိစစ်ပါလိမ့်မည်။ ရရှိလာသည့် ဘဏ်ချေးငွေကိုလည်း ချေးငွေလျှောက်ထားသည့် လုပ်ငန်းတွင် သုံး-မသုံးကိုလည်း စိစစ်မည် ဖြစ်သည်။ လုပ်ငန်းရှင်ကိုယ်တိုင်က သူ၏လုပ်ငန်းတွင် ထည့်ဝင်ရင်းနှီးမြှုပ်နှံထားမှသာ ဘဏ်မှလည်း စိတ်အားထက်သန်စွာ ငွေချေးခြင်းကို ပြုလုပ်မည် ဖြစ်ပါသည်။

၄။ ငွေချေးသူ၏အခြေအနေများ (Conditions)

ချေးငွေနှင့်ပတ်သက်၍ အသေးစိတ်လေ့လာသည့်အချက် ဖြစ်ပါသည်။ ချေးငွေလျှောက်ထားခြင်းသည် လျှောက်ထားသူအတွက် အကျိုးရှိမည်လား ဆိုသည်ကို စိစစ်ပါသည်။ ချေးငွေပမာဏ၊ အတိုးနှုန်း၊ ချေးငွေလျှောက်ထားခြင်း၏ ရည်ရွယ်ချက်၊ လုပ်ငန်းကို လည်ပတ်ဆောင်ရွက်သွားမည့် နည်းလမ်း၊ အခြေ အနေ၊ အခြားပြိုင်ဖက်များ၏ အခြေအနေ၊ လုပ်ငန်း၏ ရှေ့အလားအလာ၊ ချေးငွေလျှောက်ထားသော လုပ်ငန်းသည် တွက်ခြေကိုက်မှု ရှိ-မရှိ အခြေအနေတို့ကို အကြမ်းဖျင်းခန့်မှန်း တွက်ချက်မှုများ လုပ်လေ့ရှိ ပါသည်။

၅။ ငွေချေးသူက ဘဏ်သို့ပေးအပ်မည့် အာမခံပစ္စည်း (Collateral)

ချေးငွေအတွက် ဘဏ်ဘက်မှ ဆုံးရှုံးမှု မရှိအောင် ချေးငွေအတွက် အာမခံပစ္စည်း (အရပ်စကား- အပေါင်ပစ္စည်း) ကို ဘဏ်ဘက်မှ ရယူလေ့ရှိပါသည်။ အထူးသဖြင့် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများ ဖြစ်ကြ သည့် မြေနှင့် ယင်းမြေပေါ်တွင် တည်ဆောက်ထားသော အဆောက်အဦးကို အာမခံပစ္စည်းအဖြစ် ရယူလေ့ ရှိပါသည်။ ရွှေ့ပြောင်းနိုင်သော ပစ္စည်းများဖြစ်ကြသော စက်ပစ္စည်းတို့ကိုလည်း ရယူလေ့ရှိကြသည်။ အများ အားဖြင့် မရွှေ့ပြောင်းနိုင်သော အာမခံပစ္စည်းများကို ဘဏ်က ရယူလေ့ရှိပါသည်။ ချေးငွေကို ပြန် မဆပ်နိုင် သည် ဖြစ်စေ၊ ပြန်မဆပ်သည့်အခါတွင် ဖြစ်စေ၊ ယင်းကဲ့သို့ အခြေအနေမျိုးတွင် ဘဏ်မှ ထုတ်ချေးထားသည့် ချေးငွေကို ဆုံးရှုံးမှုမရှိစေရန်၊ ပြန်ကာမိစေရန် ဘဏ်များက အာမခံပစ္စည်းကို ရယူထားခြင်း ဖြစ်ပါသည်။ သို့သော်လည်း ပုံမှန်ပေးဆပ်နေသူများအတွက် အာမခံပစ္စည်းကို ဘဏ်သို့ ပေးထားရ၍ ပူပင်ရန် မလိုပါ။ အဘယ်ကြောင့်ဆိုသော် ဘဏ်မှ ပိုင်ဆိုင်မှု စာချုပ်ကိုသာ ရယူထားခြင်းဖြစ်ပါသည်။ ယင်းနေအိမ်၊ ဥပစာ စသည်တို့အား ဘဏ်မှ လက်ရောက်ရယူထားခြင်း မဟုတ်ဘဲ ငွေချေးသူသည်သာ ဆက်လက်နေထိုင် အသုံးပြုနေနိုင်ခြင်းကြောင့် စိုးရိမ်ပူပန်ရန် မလိုအပ်ခြင်း ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များအတွက် ဖြစ်ပါက ရရန်ရှိ ငွေစာရင်းနှင့် ရောင်းချရန်ရှိ ကုန်စည်များကိုလည်း အာမခံအဖြစ် လက်ခံလေ့ရှိပါသည်။

ငွေချေးငှားပြီးနောက် ဘဏ်မှ မှတ်တမ်းတင်သည့် အရေးကြီးသော ချေးငွေဆိုင်ရာ အချက်
အလက်များ

- | | |
|----------------------------|-----------------------|
| ၁. စဉ် | ၇. ချေးငွေ ပမာဏ |
| ၂. လုပ်ငန်း အမည် | ၈. ချေးငွေ အမျိုးအစား |
| ၃. လုပ်ငန်း အမျိုးအစား | ၉. အတိုးနှုန်းထား |
| ၄. လုပ်ငန်း တည်နေရာ | ၁၀. ချေးငွေသက်တမ်း |
| ၅. စတင်ခွင့်ပြုပေးသည့် ရက် | ၁၁. မီးအာမခံ သက်တမ်း |
| ၆. သက်တမ်း ကုန်ဆုံးရက် | |

အစိမ်းရောင်ချေးငွေ (Green Loan) ထုတ်ချေးနေသည့် ဘဏ်များက လုပ်ငန်းရှင်များသို့
ငွေထုတ်ချေးပေးသည့် အတိုးနှုန်းများ နှင့် ထုတ်ချေးကာလ အခြေပြဇယား

စဉ်	ဘဏ်အမည်	ဘဏ်အတိုးနှုန်း	ငွေထုတ်ချေးသည့်ကာလ	ထုတ်ချေးသည်အများဆုံး ငွေပမာဏ (ကျပ်)
၁	CB BANK PCL	၅% မှ ၁၀% ထိ	(၃)နှစ်မှ (၅) နှစ်အထိ	ကျပ်သိန်း(၃၅၀၀) အထိ
၂	AYA BANK	၅.၅% မှ ၁၃% ထိ	(၃)နှစ်မှ (၅) နှစ်အထိ	N/A
၃	YOMA BANK	၁၀% မှ ၁၄.၅% ထိ	(၃) နှစ်	N/A
၄	MCB BANK	၁၃%	၉ လ မှ ၁၂ လထိ	N/A
၅	A BANK	၁၀%	၃လ မှ ၃နှစ်ထိ	N/A
၆	SME- DEVELOPMENT	၅.၅% မှ ၁၄.၅%	(၃) နှစ်မှ (၅) နှစ်အထိ	ကျပ်သိန်း ၅၀၀၀ (အာမခံဖြင့်) ကျပ်သိန်း ၅၀၀ (အာမခံမဲ့)
၇	UAB BANK	(၁)နှစ်လျှင် ၁၃%	(၁) နှစ်	ကျပ်သိန်း(၈၀၀)

အခန်း ၆: အစိမ်းရောင်ချေးငွေ (Green Loan) လျှောက်ထားရန်အတွက် လုပ်ငန်းစဉ် (၅) ခု

ချေးငွေလျှောက်ထားရန် ဆုံးဖြတ်ခြင်း

ချေးငွေအားလုံးကို ပုံစံတူ၊ ညီတူညီမျှ ဖြစ်အောင် စီစဉ်သတ်မှတ်ထားခြင်း မရှိပါ။ ချေးငွေကို အသုံးပြုရန် ရည်ရွယ်ထားသည့် နေရာ/လုပ်ငန်းကဏ္ဍ၊ ယင်းချေးငွေကို ရယူမည်ဆိုပါက မိမိအတွက် အမှန်တကယ် အကျိုးကျေးဇူးဖြစ်ထွန်းစေနိုင်ခြင်း ရှိ-မရှိကို ကြိုတင်စဉ်းစား ထားသင့်ပါသည်။ ယင်းချေးငွေသည် မိမိအတွက် ဝင်ငွေတိုးပွားရန် အထောက်အကူ ပြုနိုင်ခြင်း ရှိ-မရှိ (သို့မဟုတ်) မိမိ၏ အသုံးစရိတ်များ အတွက် သာ ဖြစ်သွားမည်လား ဟူသည့် အချက်ကို သုံးသပ်စဉ်းစားရန် လိုအပ်ပါသည်။ မိမိချေးယူလိုက်သည့် ချေးငွေ အတွက် ပြန်လည်ပေးဆပ်ရမည့် ငွေကြေးပမာဏနှင့် မိမိ၏ ဝင်ငွေအချိုးတို့ကို လေ့လာတွက်ချက်ထား ရမည် ဖြစ်ပါသည်။ ပေးဆပ်ရမည့် အကြွေးထက် မိမိ၏ ဝင်ငွေ ပိုများနေမှသာ ငွေချေးယူသင့်ပါသည်။

လျှောက်ထားရန်ပြင်ဆင်ခြင်း

ချေးငွေယူဖို့ ဆုံးဖြတ်ထားပါက လျှောက်ထားဖို့အတွက် ပြင်ဆင်မှုများကို ပြုလုပ်ထားရန် လိုအပ်ပါသည်။ ချေးငွေလျှောက်လွှာ၊ ကုမ္ပဏီလိုင်စင်၊ DICA Form 6, 26 and E ၊ ဒါရိုက်တာ အစည်းအဝေး ဆုံးဖြတ်ချက်၊ လုပ်ငန်းစစ် အစီရင်ခံစာ ရှင်းတမ်း၊ အရောင်းအဝယ် အရုံးအမြတ်စာရင်း၊ အမြတ်ခွန်၊ ဘဏ်ရှင်းတမ်း၊ လုပ်ငန်းနေရပ်လိပ်စာ၊ မှတ်ပုံတင် ၊

အိမ်ထောင်စုစာရင်း၊ မြေပိုင်ဆိုင်မှု စာချုပ်စာတမ်း နှင့် ပုံစံ ၁၀၅၊ ၁၀၆၊ လျှောက်ထားသူ၏ ဓာတ်ပုံ၊ လုပ်ငန်းဓာတ်ပုံ၊ အာမခံတင်သွင်းသည့် အဆောက်အဦးဓါတ်ပုံ၊ ရဲစခန်းနှင့် အုပ်ချုပ်ရေးမှူး ထောက်ခံချက် စသဖြင့် စာရွက်စာတမ်း အမျိုးမျိုးကို ချေးငွေ ထုတ်ပေးသူ ဘဏ်များက တောင်းဆိုလေ့ ရှိပါသည်။

စီးပွားရေးလုပ်ငန်းအတွက် ချေးငွေလျှောက်ထားမည်ဖြစ်ပါက လုပ်ငန်းအထောက်အထားနှင့် လုပ်ငန်းအစီအမံများ လိုအပ်နိုင်ပါသည်။ ထို့အပြင် အာမခံပေးမည့်သူ တစ်ဦး သို့မဟုတ် အာမခံပစ္စည်း လိုအပ်နိုင်ပါသည်။ အာမခံပေးမည့်သူအနေဖြင့် ဖြစ်လာသမျှ နောက်ဆက်တွဲ အကျိုးဆက်များကို တာဝန်ယူ ရမည် ဖြစ်သည့်အတွက် အာမခံပေးသူ ရရှိနိုင်ရန် အခက်အခဲရှိနိုင်ပါသည်။ အာမခံပစ္စည်း (အပေါင်ပစ္စည်း) တင်၍ လျှောက်ထားမည်ဖြစ်ပါက အာမခံပစ္စည်းကို အမှန်တကယ် ပိုင်ဆိုင်ကြောင်း အထောက်အထား ပြသရန် လိုအပ်ပါသည်။

မှန်ကန်သော ချေးငွေထုတ်ပေးသူဘဏ်ကို ရှာဖွေခြင်း

ချေးငွေထုတ်ပေးသူ ဘဏ်များနှင့် ချေးငွေအမျိုးအစား အများအပြား ရှိပါသည်။ ထို့ကြောင့် မိမိ၏ အခြေအနေနှင့် ကိုက်ညီမည့် အမျိုးအစားကို ရှာဖွေနိုင်ရန် အရေးကြီးပါသည်။

အတိုးနှုန်း၊ ဝန်ဆောင်ခအမျိုးမျိုး၊ ချေးငွေသက်တမ်း စသည့်တို့ကို စစ်ဆေးပြီး ချေးငွေထုတ်ပေးသူ ဘဏ်များကို နှိုင်းယှဉ်ကြည့်ရန် လိုအပ်ပါသည်။ များများရှာဖွေနိုင်လေ အသင့်တော်ဆုံး ချေးငွေ အမျိုးအစား ကို ရရှိနိုင်ခြေများလေ ဖြစ်ပါသည်။ ယင်းကဲ့သို့ နှိုင်းယှဉ်ချင့်ချိန်နိုင်ရန်အတွက် ငွေချေးမည့်သူအနေဖြင့် မည်သည့် ချေးငွေအမျိုးအစား လိုအပ်သည်ကို သိရှိရန် လိုအပ်ပါသည်။ ချေးငွေအမျိုးအစားအနေနှင့် ချေးယူ မည့်ငွေကို မည်သည့်နေရာတွင်၊ မည်သည့်ရည်ရွယ်ချက်ဖြင့် သုံးစွဲမည်ဟူသည့် အချက်များကို ကြိုတင် စဉ်းစားထားရန် လိုအပ်ပါသည်။

ချေးငွေလျှောက်ထားခြင်း

အထက်ပါ သုံးသပ်တွက်ချက်မှုများနှင့် ကိုက်ညီသည့် ချေးငွေသည့် ဘဏ်ကို ရှာဖွေတွေ့ရှိပါက ဆက်သွယ်လျှောက်ထားရမည့် အဆင့်ဖြစ်ပါသည်။ မိမိ၏ လိုအပ်ချက်၊ မိမိနှင့် ကိုက်ညီမည့် ချေးငွေ အမျိုးအစား ဟုတ်-မဟုတ်၊ လိုအပ်သည့် စာရွက်စာတမ်းများကို ပြင်ဆင်ပြီး သေချာစွာ စဉ်းစားဆုံးဖြတ် ခဲ့ခြင်းဖြစ်သည့်အတွက် ချေးငွေရနိုင်ခြေ များပါသည်။

ချေးငွေထုတ်ပေးသည့် ဘဏ်အမျိုးမျိုး နှင့် ချေးငွေအမျိုးအစား အမျိုးမျိုးကို လိုက်၍ မတူညီသော လုပ်ငန်းစဉ်နှင့် လိုအပ်ချက်များ ရှိတတ်ပါသည်။ ထို့ကြောင့် ဘဏ်များကို ဆက်သွယ်၍ သေချာမေးမြန်း စုံစမ်းလေ့လာရန် လိုအပ်ပါသည်။ ချေးငွေအတည်ပြုပေးနိုင်ခြေ ပိုမိုများပြား တိုးတက်လာစေရန် အတွက် ဘဏ်ဘက်မှ တောင်းဆိုသမျှ အချက်အလက်၊ မေးမြန်းသမျှ မေးခွန်းများကိုလည်း ကောင်းမွန်စွာ တင်ပြ ဖြေဆိုပေးနိုင်ရန် လိုအပ်ပါသည်။

ချေးငွေလျှောက်ထားသည့်အခါ ချေးငွေထုတ်ပေးသူဘဏ်များက လျှောက်လွှာကို စစ်ဆေးမည် ဖြစ်ပါသည်။ ပူးတွဲတင်ပြရသည့် စာရွက်စာတမ်းများ မပြည့်စုံခြင်း မဖြစ်စေရန် ကြိုတင်ပြင်ဆင်ထား ရပါမည်။ စီးပွားရေးလုပ်ငန်းချေးငွေ လျှောက်ထားခြင်း ဖြစ်ပါက လျှောက်ထားသူ၏ လုပ်ငန်း နှင့် အာမခံ ပစ္စည်းတို့ကို ဘဏ်က လာရောက်စစ်ဆေးပါလိမ့်မည်။ အာမခံပစ္စည်းကို ဘဏ်ရာဇဝတ်က အကဲဖြတ် စစ်ဆေးမည်ဖြစ်ပြီး အမှန်တကယ် ပိုင်ဆိုင်သူ ဖြစ်ကြောင်း ဘဏ်ရှေ့နေက စိစစ်အတည်ပြုမည် ဖြစ်ပါသည်။ ထို့ပြင် ဘဏ်ရာဇဝတ်က အာမခံပစ္စည်း၏ ကာလပေါက်ဈေး (Market Sale Value - MSV) နှင့် အတင်း အကြပ်ရောင်းဈေး (Forced Sale Value - F.S.V) တို့ကို တွက်ချက်ပေးပါလိမ့်မည်။ MSV နှင့် FSV တန်ဖိုး တွက်ချက်မှုအပေါ်တွင် ချိန်ဆပြီး၊ ငွေထုတ်ချေးခြင်း ပြုမည်-မပြုမည်ကို ဆုံးဖြတ်မည် ဖြစ်ပါသည်။ ဘဏ် ရှေ့နေ နှင့် ဘဏ် ရာဇဝတ်ကိုမူ ချေးငွေလျှောက်ထားသူဘက်မှ ပေးချေရမည် ဖြစ်ပါသည်။

ချေးငွေလုပ်ငန်းစဉ်တစ်ခုလုံး ပြီးစီးရန် အချိန်ကာလများစွာ ကြာမြင့်လေ့ရှိသည့်အပြင် လိုအပ်ချက် များလည်း များပြားပါသည်။ ချေးငွေလျှောက်ထားသူက ချေးငွေကို အမှန်တကယ် ပေးဆပ်နိုင်ခြင်း ရှိ-မရှိကို ချေးငွေထုတ်ပေးသူဘဏ်ဘက်မှ သေချာစွာသိရှိနိုင်ရန် လိုအပ်သည့်အတွက် ယင်းကဲ့သို့ စနစ်တကျ စိစစ်ခြင်းကြောင့် ကြန့်ကြာရခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ချေးငွေ ပိုမိုမြန်ဆန်စွာ

ရရှိအောင် ချေးငွေ လျှောက်ထားမည့်သူသည် လိုအပ်မည့်အရာများကို သေချာစွာ ကြိုတင်ပြင်ဆင် ထားရန်လိုအပ်ပါသည်။

ချေးငွေရယူခြင်း

ချေးငွေထုတ်ပေးသူဘဏ်က ချေးငွေလျှောက်လွှာနှင့် ပတ်သက်၍ စိတ်ကျေနပ်လောက်အောင် စစ်ဆေးပြီးစီးပါက ချေးငွေကို အတည်ပြုပေးမည် ဖြစ်ပါသည်။ အခြေအနေများအပေါ် မူတည်ပြီး ယင်းတို့ ထုတ်ပေးသည့် ချေးငွေပမာဏသည် လျှောက်ထားသည့် ချေးငွေနှင့် အနည်းငယ် ကွာခြားမှု ရှိနိုင်ပါသည်။ ချေးငွေနှင့်ပတ်သက်သည့် ပမာဏ၊ သက်တမ်း၊ အတိုးနှုန်းစသည့် သတ်မှတ်ချက်များကို သေချာစွာ ဆန်းစစ် မေးမြန်းဆွေးနွေးထားရန် လိုအပ်မည်ဖြစ်ပါသည်။

ထုတ်ချေးမည့် ချေးငွေအတိုင်းအတာ၊ သတ်မှတ်ချက်များကို လုပ်ငန်းရှင်က လက်ခံလိုက်ပါက ချေးငွေထုတ်ပေးသူဘဏ်နှင့် ငွေချေးသူတို့အကြား ချေးငွေသဘောတူစာချုပ် ချုပ်ဆိုရန် ဖြစ်ပါသည်။ ချေးငွေမထုတ်ချေးမီ ဘဏ်သို့ ပေးထားသည့် အာမခံပစ္စည်းကို မီးအာမခံ မဖြစ်မနေ ထားရှိရပါသည်။ ချေးငွေကို နည်းအမျိုးမျိုးနှင့် ထုတ်ပေးတတ်ကြပါသည်။ အချို့ဘဏ်က စာချုပ် ချုပ်ပြီးသည့်အခါ ငွေသား ထုတ်ပေးတတ်သကဲ့သို့ အချို့ကိုမူ ဘဏ်စာရင်းများမှ တစ်ဆင့် ငွေလွှဲ ပေးခြင်းလည်း ရှိတတ်ပါသည်။

နိဂုံး

အစိမ်းရောင် ချေးငွေ (Green Loan) ကို မြန်မာနိုင်ငံဘဏ်များက ထုတ်ချေးလျက်ရှိကြပါသည်။ ဘဏ် (၃၁) ခုအနက် (၇) ဘဏ်၏ သတင်းအချက်အလက်များ (Information) များကို လေ့လာကြည့်ရာ တွင် တူညီသည့် အချက်များ ရှိသကဲ့သို့၊ ကွဲပြားသည့် အချက်များလည်း ရှိကြပါသည်။ အစိမ်းရောင်ချေးငွေ (Green Loan) ထုတ်ချေးရာတွင် ဘဏ်များအနေဖြင့် အခက်အခဲများ ကြုံတွေ့ရကြောင်း တွေ့ရှိရသည်။ အဓိက အခက်အခဲများမှာ လျှပ်စစ်မီး မမှန်ခြင်း၊ လောင်စာဆီဈေးနှုန်း မြင့်တက်လာခြင်း၊ နိုင်ငံရေး အကြပ်အတည်း နှင့် Covid-19 ရောဂါပြန့်ပွားမှု၊ ငွေသားရှားပါးခြင်း တို့ ဖြစ်ကြောင်းကို တွေ့ရှိရပါသည်။ ချေးငွေ၏ သက်တမ်းမှာ (၁)နှစ် မှ (၅) နှစ်ကာလထိ ဖြစ်ကြောင်း တွေ့ရှိရပါသည်။ အတိုးနှုန်းမှာလည်း ကွဲပြားကြပြီး အနည်းဆုံး ၅% မှ အများဆုံး ၁၄.၅% အထိ ဖြစ်ပါသည်။ လုပ်ငန်းရှင်များသို့ ထုတ်ချေးပေးသည့် ငွေပမာဏများ မှာလည်း တူညီမှုမရှိဘဲ ကွဲပြားကြကြောင်းကို တွေ့မြင်ရပါသည်။

အထူးသဖြင့် အစိမ်းရောင် ချေးငွေ (Green Loan) ရယူလိုပါက ယေဘုယျအားဖြင့် ဘဏ်သို့ အာမခံပစ္စည်း ပေးနိုင်ရေး၊ Business Plan ရေးဆွဲတင်ပြနိုင်ရေး၊ အစိမ်းရောင်ချေးငွေ (Green Loan) သည် SME ထုတ်ချေးငွေနှင့် ဆင်တူကြောင်း သိရှိရန်၊ လျှောက်ထားသူ၏ ရည်ရွယ်ချက်ကို သေချာစွာ စဉ်းစား ပြင်ဆင်ထားရန်၊ ပြင်ပကြွေးမြီ ကင်းရှင်းနေသူ ဖြစ်ရန်၊ အာမခံမပါဘဲ ချေးယူမည်ဆိုပါက ဘဏ်မှ ယုံကြည်လောက်သော Business Plan၊ အမြတ်အစွန်း နှင့် လုပ်ငန်းလိုင်စင်၊ လုပ်ငန်းလှုပ်ရှားမှုတို့ကို သေချာစွာ တင်ပြပေးရန် လိုအပ်ပါသည်။ ချေးငွေရရှိရေးအတွက် ဘဏ်သို့ အာမခံ (အပေါင်ပစ္စည်း) ပေးရမည် ဖြစ်ပြီး မြွေပြောင်းနိုင်သောပစ္စည်း နှင့် မမြွေပြောင်းနိုင်သော ပစ္စည်းဟူ၍ (၂) မျိုး ခွဲခြားပေးရပါသည်။ ဘဏ် သို့ အာမခံပေးမည့် မမြွေပြောင်းနိုင်သောပစ္စည်းကို ဥပဒေအရ ပိုင်ဆိုင်မှု ပီပြင်အောင်လည်း ကြိုတင် လုပ်ဆောင်ထားရပါမည်။

အစိမ်းရောင်ချေးငွေ (Green Loan) လက်စွဲစာအုပ် - ၂၀၂၂ ခုနှစ်

အာမခံပစ္စည်းများအပေါ် အမြင့်ဆုံး ထုတ်ချေးနိုင်သည့် ချေးငွေမာဂျင် သတ်မှတ်ချက်မှာ တစ်ဘဏ် နှင့် တစ်ဘဏ် ကွာခြားမှုရှိလျှင် အနည်းငယ်သာ ကွာခြားမည် ဖြစ်ပါသည်။ အာမခံပစ္စည်း ခိုင်မာမှုရှိပါက ထုတ်ချေးမည့် ရာခိုင်နှုန်းမှာ များလေ့ရှိသည်။ (ဥပမာ- မရွှေ့ပြောင်းနိုင်သော ပစ္စည်းများ နှင့် ရွှေ့ပြောင်း နိုင်သော ပစ္စည်းများတွင် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများသည် အာမခံချက် ပိုမိုခိုင်မာသောကြောင့် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အာမခံထားပါက ရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အာမခံထားခြင်းထက် ပိုမိုပြီး ငွေထုတ်ချေးတတ်သည်ကို တွေ့ရပါသည်။)

ဘဏ်များသည် အာမခံပစ္စည်းများအပေါ် အမြင့်ဆုံး ထုတ်ချေးနိုင်သည့် ချေးငွေမာဂျင် (ချေးငွေထုတ်ချေးမှု အမြင့်ဆုံး ပမာဏကန့်သတ်ချက်) သတ်မှတ်ထား ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

စဉ်	အာမခံပစ္စည်း အမျိုးအစား	အာမခံပေးသည့် တန်ဖိုးအပေါ် ဘဏ်မှ အများဆုံးထုတ်ပေး သည့် ရာခိုင်နှုန်း	မှတ်ချက်
၁။	မြေ	၇၅	မရွှေ့ပြောင်းနိုင်သောပစ္စည်းများ
၂။	အဆောက်အဦး	၆၅	မရွှေ့ပြောင်းနိုင်သောပစ္စည်းများ
၃။	ရွှေထည်ပစ္စည်းများနှင့် ရွှေတုံးများ	၇၀	ရွှေ့ပြောင်းနိုင်သောပစ္စည်း များ

အစိမ်းရောင်ချေးငွေ (Green Loan) လက်စွဲစာအုပ် - ၂၀၂၂ ခုနှစ်

၄။	လွှဲပြောင်းနိုင်သော နှစ်တိုစာချုပ်များ	၈၀	ရွှေ့ပြောင်းနိုင်သောပစ္စည်း များ
၅။	စာရင်းရှင်အပ်ငွေ (မြန်မာကျပ်ငွေ ၊ နိုင်ငံခြားငွေ)	၈၀	ရွှေ့ပြောင်းနိုင်သောပစ္စည်း များ
၆။	ငွေစုဘဏ်အပ်ငွေနှင့် စာရင်းသေအပ်ငွေ	၈၀	ရွှေ့ပြောင်းနိုင်သောပစ္စည်း များ
၇။	စတော့ ၊ ရှယ်ယာ ၊ ဒီဘင်ချာ	နှုန်းရှင်	ရွှေ့ပြောင်းနိုင်သောပစ္စည်း များ
၈။	အစိုးရ ငွေတိုက်လက်မှတ် နှင့် ငွေတိုက် စာချုပ်များ	၈၀	ရွှေ့ပြောင်းနိုင်သောပစ္စည်း များ
၉။	ကောက်ပဲသီးနှံနှင့် ကုန်စည်များ	နှုန်းရှင်	ရွှေ့ပြောင်းနိုင်သောပစ္စည်း များ
၁၀။	ဘဏ်အာမခံ	၁၀၀	ရွှေ့ပြောင်းနိုင်သောပစ္စည်း များ

အစိမ်းရောင်ချေးငွေ (Green Loan) ၏ အတိုးနှုန်းသည် ပြင်ပအတိုးနှုန်းထက် ပိုမိုသက်သာ သဖြင့် Green Loan ရရှိပါက လုပ်ငန်းရှင်အနေဖြင့် လုပ်ငန်းပိုမိုတိုးချဲ့နိုင်ပြီး၊ သဘာဝပတ်ဝန်းကျင်ကို စိုပြေသာယာမှု ရှိအောင် ပိုဆောင်ရွက်လာနိုင်မည် ဖြစ်ပါသည်။ အစိမ်းရောင်ချေးငွေ (Green Loan) ရရှိခြင်းကြောင့် လုပ်ငန်းသုံးစက်ပစ္စည်း အသစ်ဝယ်ယူ အသုံးပြုခြင်းအားဖြင့် စွမ်းအင်ကို အလေအလွင့်နည်းပါးစေပြီး ထိရောက်အကျိုးရှိစွာ အသုံးချနိုင်သည့် Energy Efficiency ကို

ရရှိစေပါသည်။ နေရောင်ခြည်စွမ်းအင်သုံး စက်ပစ္စည်းအသစ်များကို ဝယ်ယူအသုံးပြုခြင်းအားဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို (Renewable Energy) ရရှိစေပါသည်။

ချေးငွေထုတ်ပေးသည့်ဘဏ်များအနေဖြင့် ယုံကြည်စိတ်ချရသည့် ချေးယူသူများကိုသာ ချေးငွေထုတ် ပေးလိုကြပါသည်။ ထို့ကြောင့် ယုံကြည်စိတ်ချရသည့် ငွေချေးယူသူ ဟုတ်-မဟုတ်ဆိုသည်ကို ဘဏ်များ ဘက်မှ သေချာစွာ ချင့်ချိန်၍ အကဲဖြတ်တတ်ကြပါသည်။ ယင်းသို့အကဲဖြတ်သည့်အခါ အင်္ဂလိပ်အက္ခရာ (C) ၅လုံးကို အသုံးပြုလေ့ရှိသော်လည်း ဘဏ်များ၏ အဓိကဆန်းစစ်ချက်မှာ (၃) ချက်သာ ရှိပါသည်။

- ချေးငွေကို ပြန်ဆပ်ရန် ဆန္ဒရှိ-မရှိ၊
- ချေးငွေကို ပြန်ဆပ်နိုင်သည့် တတ်စွမ်းနိုင်မှု (ငွေကြေး) ရှိ-မရှိ၊
- ချေးငွေကို ပြန်မဆပ်နိုင်သည့်အခါ ချေးငွေကို ဆုံးရှုံးမှုကို ကာမိစေရန် အားထားနိုင်မည့် အာမခံပစ္စည်း ရှိ-မရှိ

တို့ကို ဘဏ်က မေးသည့်အခါ အသေအချာဖြေဆိုရန်လိုအပ်ပါသည်။

ချေးငွေ မလျှောက်ထားမီ ကြိုတင်ပြင်ဆင်ရန် လိုအပ်ချက်များအနေဖြင့် အောက်ပါအတိုင်း လုပ်ဆောင် ထားရန် အကြံပြုအပ်ပါသည်။

ချေးငွေအကဲဖြတ်နည်း အချက် (၅) ချက် သို့မဟုတ် C (၅)လုံးကို ပိုမိုတိုးတက်ကောင်းမွန်အောင် ပြင်ဆင် ထားသင့်ပါသည်။ ချေးငွေကို လိုအပ်ရသည့် အကြောင်းရင်း၊ ချေးငွေကို အသုံးပြုမည့် နေရာကို တိကျ ရှင်းလင်းစွာ သတ်မှတ်ထားပြီးဖြစ်ရန် လိုအပ်ပါသည်။ ရှင်းလင်းပြတ်သားပြီး လက်တွေ့ကျသည့် ကြွေးမြီ ပြန်လည်ပေးဆပ်ရေး အစီအစဉ်တစ်ရပ်ကို ရေးဆွဲရန် လိုအပ်ပါသည်။ စီးပွားရေးလုပ်ငန်းအတွက် ချေးယူ ခြင်း ဖြစ်ပါက လုပ်ငန်း၏ ဘဏ္ဍာရေးစာရွက်စာတမ်းများနှင့် မှတ်တမ်းများကို အစီအစဉ်တကျ စုစည်း ထိန်းသိမ်းထားရမည် ဖြစ်ပါသည်။ ချေးယူနိုင်မည့် ချေးငွေအမျိုးအစား အသီးသီးနှင့်ပတ်သက်၍ လေ့လာ သုတေသနလုပ်ကြည့်ပြီး မိမိ လက်ရှိအခြေအနေနှင့်ပတ်သက်၍ ချေးငွေထုတ်ပေးသူဘဏ်များနှင့် ညှိနှိုင်း ဆွေးနွေးတိုင်ပင် ကြည့်သင့်ပါသည်။ လိုအပ်ချက်များကို သေချာစွာ နားလည်ပါက မလျှောက်ထားမီ လိုအပ်သည့် စာရွက်စာတမ်း၊ အထောက်အထား နှင့် အာမခံတင်ရမည့် မရွှေ့ပြောင်းနိုင်သော အာမခံ ပစ္စည်း

ပိုင်ဆိုင်မှုကို ပီပြင်အောင် ကြိုတင်ပြုလုပ်ထားရမည်ဖြစ်ပါသည်။ စာရွက်စာတမ်း မပြည့်စုံခြင်းသည် ချေးငွေ ထုတ်ပေးရန် ငြင်းပယ်ခံရမည့် အဓိကအကြောင်းရင်းတစ်ရပ် ဖြစ်ကြောင်း မည်သည့်အခါမှ မမေ့သင့်ပါ။

လိုအပ်ချက်များ အစီအစဉ်တကျ စုစည်းပြီး ဖြစ်ခြင်းနှင့် လိုလိုလားလား တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့် ရှိခြင်း စသည့် အရည်အသွေးများကို ပြသနိုင်ပါက ချေးငွေထုတ်ပေးသူဘဏ်များ၏ ယုံကြည်မှုကို ရရှိမည် ဖြစ်ပါသည်။

ချေးငွေရရှိပြီးသည့်အခါတွင်လည်း ချေးငွေကို အချိန်မီ ပြန်ဆပ်ရမည် ဖြစ်ပါသည်။ ချေးငွေကို ပြန်လည် ပေးဆပ်ရန် ပျက်ကွက်ခြင်း၊ ပြန်ဆပ်ရန် အချိန်နောက်ကျခြင်း တို့ကြောင့် နောက်တစ်ကြိမ် ဘဏ်မှ ချေးငွေ ရရှိရန် အခွင့်အလမ်း နည်းပါးသွားစေပါသည်။ နောင်တစ်ချိန်တွင် အရေးပေါ်ချေးငွေလည်း လိုအပ်နိုင်သဖြင့် ချေးငွေကို အချိန်မီ အမြဲတမ်း ပြန်လည်ပေးဆပ်ခြင်းဖြင့် မိမိ၏ ချေးငွေ ရယူမှုဆိုင်ရာ မှတ်တမ်းကို ကောင်းမွန်အောင် ပြင်ဆင်ထားရမည် ဖြစ်ပါသည်။

ဤ လက်စွဲစာအုပ် (Handbook) တွင် အစိမ်းရောင်ချေးငွေ (Green Loan) ချေးယူရန်အတွက် လိုအပ်သော အချက်များ နှင့် အစိမ်းရောင်ချေးငွေ (Green Loan) ရရှိနိုင်သည့် ဘဏ်များနှင့်ပတ်သက်၍ ငွေချေးယူလိုသူအနေဖြင့် ဘဏ်များသို့ ကနဦး သွားရောက်စုံစမ်းစရာ မလိုဘဲ လွယ်လင့်တကူ လေ့လာသိရှိနိုင်မည် ဖြစ် ပါသည်။ ငွေထုတ်ချေးမည့် ဘဏ်များအနေဖြင့် လည်း အခြားဘဏ်များ၏ ချေးငွေစိစစ်ထုတ်ချေးမှု စံသတ်မှတ်ချက်နှင့် နည်းလမ်းများကို လေ့လာနိုင်ပြီး၊ ယင်းတို့ကို စံနမူနာအဖြစ် ရယူကျင့်သုံးလျက် ချေးငွေ ထုတ်ချေးနိုင်ပါသည်။

အချို့ဘဏ်များတွင် အစိမ်းရောင်ချေးငွေ (Green Loan) ကို တရားဝင် အမျိုးအမည် သတ်မှတ်လျက် ထုတ်ချေးခြင်း မပြုသော်လည်း SME ချေးငွေအနေဖြင့် ခွင့်ပြုထုတ်ပေးလျက် ရှိပါသည်။ သို့ဖြစ်၍ အစိမ်းရောင်ချေးငွေနှင့် ရယူလိုသူများ၊ ပတ်သက်ဆက်နွှယ်သူများသည် ဘဏ်များတွင် SME ချေးငွေ အနေဖြင့် ချေးယူနိုင်ပါသည်။ SME ချေးငွေကို ဘဏ်မှ ရယူနိုင်ရန်အတွက် SME ချေးငွေလျှောက်ထားသည့် အခါ လိုအပ်သော စာရွက်စာတမ်း၊ အထောက်အထားများကို နားလည်သိရှိထားရန် လိုအပ်ပါသည်။ ထို့အတူ ဘဏ်များအနေဖြင့်လည်း ယင်းတို့ ဘဏ်ဝန်ဆောင်မှုများတွင် အစိမ်းရောင်ချေးငွေ (Green Loan) ကို တရားဝင်သတ်မှတ်

ဝန်ဆောင်မှုပေးခြင်း မရှိသေးသော်လည်း ယင်းကဲ့သို့ ချေးငွေ လျှောက်ထားလာခြင်းကို ငြင်းပယ်မှု မရှိဘဲ SME ချေးငွေအဖြစ် လျှောက်ထားရယူနိုင်ကြောင်းကို ဝန်ဆောင်မှုအသုံးပြုလိုသူများ၊ ငွေချေးယူလိုသူများကို အသိပေးထုတ်ပြန်ရန် လိုအပ်ပါသည်။ ဘဏ်များ နှင့် ပြည်သူလူထုက အစိမ်းရောင်ချေးငွေ (Green Loan) နှင့် ပတ်သက်၍ ပိုမိုနားလည်သိရှိစေရန် အတွက်လည်း သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးအဖွဲ့များမှ အတူတကွ ပူးပေါင်းကြိုးပမ်းဆောင်ရွက်ပေးကြရန် လိုအပ်လျက်ရှိပါသည်။

အစိမ်းရောင်ချေးငွေ (Green Loan) ကို ရယူခြင်း၊ ထုတ်ချေးခြင်းဖြင့် ပလတ်စတစ်သုံးစွဲမှုများ လျော့ကျလာခြင်း၊ စက်သုံးဆီသုံးစွဲမှု လျော့ကျလာခြင်း၊ စက်ယန္တရားအဟောင်းများနေရာတွင် စက်သစ် များဖြင့် အစားထိုးနိုင်သဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို လျှော့ချနိုင်သည့်အတွက် လေထုကိုသန့်ရှင်းစေပြီး လူထုကျန်းမာရေးကို တိုက်ရိုက်အကျိုးရှိစေခြင်း စသည့် အကျိုးကျေးဇူးများရရှိစေပါသည်။ ပလတ်စတစ်၏ နေရာတွင် သဘာဝပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြည်စေသော အစားထိုး သဘာဝထွက် ပစ္စည်းများဖြင့် အစားထိုးခြင်း၊ စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုခြင်း စသည်တို့ကို မြှင့်တင်နိုင်ရန် အစိမ်းရောင် ချေးငွေ (Green Loan) ထုတ်ချေးခြင်းဖြင့် လုပ်ငန်းရှင်များကို ပံ့ပိုးကူညီပေးသင့်ကြောင်း တိုက်တွန်းအပ် ပါသည်။

နောက်ဆက်တွဲများ

ဝေါဟာရအဓိပ္ပာယ်ရှင်းလင်းချက်

- ၁. 5Cs = Character, Capacity, Capital, Collateral and Conditions
(စီးပွားရေးလုပ်ငန်းများကို စစ်ဆေးတိုင်းတာချက် ၅ ခု)
- ၂. Cash in Hand = လက်ထဲရှိငွေသား
- ၃. CBM Net = မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဘဏ်အချင်းချင်း
စာရင်းရှင်းဆောင်ရွက်သည့် ငွေပေးချေမှုစနစ်
- ၄. Collateral = ငွေချေးသူက ဘဏ်သို့ပေးအပ်မည့် အာမခံပစ္စည်း (မြေ+
အဆောက်အဦး)
- ၅. Credit Bureau = ချေးငွေပေးဆပ်မှုကို မှတ်တမ်းတင်ထားသည့် အဖွဲ့၊ စနစ်
- ၆. CGI = Credit Guarantee Insurance
- ၇. Creditworthiness = ချေးငွေနှင့် ထိုက်တန်မှုရှိခြင်း
- ၈. DICA = Directorate of Investment and Company Administration
(ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီ ညွှန်ကြားမှုဦးစီးဌာန)
- ၉. DRD = Department of Rural Development (ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန)
- ၁၀. Forced Sale Value – FSV = အတင်းအကြပ်ရောင်းချေး
- ၁၁. Green Business= သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှု နည်းပါးသည့် စီးပွားရေး
- ၁၂. JICA= The Japan International Cooperation Agency
- ၁၃. KFW = Kreditanstalt für Wiederaufbau Development Bank
- ၁၄. Market Sale Value –MSV = ကာလပေါက် ဈေး
- ၁၅. MSME (Micro Small & Medium Enterprise) = အငယ်စား၊ အသေးစားနှင့်
အလတ်စား စီးပွားရေးလုပ်ငန်း

- ၁၆. Past Due = ချေးငွေပေးဆပ်မှုနောက်ကျခြင်း
- ၁၇. Risk = ဆုံးရှုံးနိုင်ခြေ
- ၁၈. 3Rs = Reduce, Reuse, Recycle (လျှော့ချခြင်း၊ ပြန်အသုံးပြုခြင်း၊ ပြန်ထွင်အသုံးပြုခြင်း)
- ၁၉. 5Rs = Reduce, Refuse, Reuse, Repurpose, Recycle (လျှော့ချခြင်း၊ အသုံးပြုရန် ငြင်းပယ်ခြင်း၊ ပြန်အသုံးပြုခြင်း၊ ရည်ရွယ်ချက်ပြောင်း၍ အသုံးပြုခြင်း၊ ပြန်ထွင်အသုံးပြုခြင်း)
- ၂၀. SME (Small & Medium Enterprise) = အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်း

လျှောက်ထားနိုင်သည့်ဘဏ်များ၏ လိပ်စာ၊အီးမေးလ် နှင့် ဖုန်းနံပါတ်များ



CB BANK

အမှတ်(၄၆)၊ မဟာဗန္ဓုလလမ်းနှင့်
သိမ်ဖြူလမ်းထောင့်၊
ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့။
၀၁-၂၃၁၇၉၉၉, ၀၁-၂၃၁၇၉၇၉
contact@cbbank.com.mm



AYA BANK

အမှတ်(၄၁၆)၊ မဟာဗန္ဓုလလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
၀၁-၂၃၁ ၇၇၇၇ / ၀၉-၄၄၃ ၇၃၀ ၆၅၅
info@ayabank.com



YOMA BANK

ကြယ်စင်မြို့တော်၊ သန်လျင်မြို့နယ်၊ ရန်ကုန်တိုင်း။
၀၉-၇ ၉၆၆၂ ၉၆၆၂, ၀၉-၇၇၉ ၇၇၁ ၀၀၀
www.yomabank.com/mm/personal



MCB BANK

အမှတ်(၃၈၃)၊ မဟာဗန္ဓုလလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
၀၁-၈၃၈၆၀၂၈, ၈၃၈၆၀၁၈

loan@mcb.com.mm



A BANK

အမှတ်(၁၀၈)၊ ကမ္ဘာအေးဘုရားလမ်းနှင့်
နတ်မောက်လမ်းထောင့်၊ ဗိုလ်ချို(၁)ရပ်ကွက်၊
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
(+၉၅၁) ၉၅၅၉၁၉၉, (+၉၅၁) ၉၅၅၉၃၉၉, (+၉၅၉)
၇၇၀၇၀၇၈၈၈

info@abank.com.mm



SME DEVELOPMENT BANK

(၂၉၈)၊ အနော်ရထာလမ်းနှင့် ဝါးတန်းလမ်းထောင့်၊
၂ ရပ်ကွက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
အမှတ် ၀၁-၂၃၀ ၂၃၃၇

saleandmarketing@smedbank.com



PREVENT PLASTICS

Prevent Plastics Myanmar



+95 9 45492 7732



info@preventplastics.org



www.preventplastics.org



PreventPlastics



prevent-plastics



Myanmar_PP



Partners





switchasia
GRANTS PROGRAMME



Funded by the
European Union

This publication is produced by Prevent Plastics with support from the EU-funded SWITCH-Asia Programme. The content and opinions expressed herein are Prevent Plastics & MBA and do not necessarily reflect the position or policy of the EU or SWITCH-Asia and no official endorsement should be inferred.

© 2022 Prevent Plastics. All rights reserved. Licensed to the European Union under conditions.

GREEN LOAN HANDBOOK

အစိမ်းရောင်ချေးငွေ လက်စွဲစာအုပ်

၂၀၂၂ ခုနှစ်



Phone: +95 9 45492 7732
Email: info@preventplastics.org
Facebook: PreventPlastics
LinkedIn: prevent-plastics
Twitter: Myanmar_PP